

AWIG - AWIG

ဒဂံကဲကဲ

DESA ADAT SUMBERKLAMPOK

၂၀၀၀ ဒဂံကဲကဲ

DESA SUMBERKLAMPOK

၂၀၀၀ ဒဂံကဲကဲ

KECAMATAN GEROKGAK

၂၀၀၀ ဒဂံကဲကဲ

KABUPATEN BULELENG

၂၀၀၀ ဒဂံကဲကဲ

PIDAGING

ပိဏဂီ

MAKA BANTANG AWIG - AWIG DESA ADAT

မကမာနွံဒေဝိတုတိဂုဏ်ကဒေမာဏါ

MURDA CITTA.....

မုဒမိဏ

PRATHAMAS SARGAH ARAN LAN WEWIDANGAN DESA.....

ပုဗမာပုဒ်ကဒု. မာဏကုတိမာဏဂုဏ်

DWITIYAS SARGAH PATITIS LAN PAMIKUKUH.....

ဗြိတိယပုဒ်ကဒု. ပဏိဏိပုကဝဏ်ကျကျ

TRITTIYAS SARGAH SUKERTA TATA PAKRAMAN.....

ဗြိတိယပုဒ်ကဒု. ပုဏ်မာဏပာဏပဏ္ဍရ

Palet 1 Indik Kerama.....

ပဏ္ဍရ. ၁၇, မိဏ္ဍိဏ္ဍ

Palet 2 Indik Prajuru.....

ပဏ္ဍရ. ၅, မိဏ္ဍိဏ္ဍ

Palet 3 Indik Kulkul.....

ပဏ္ဍရ. ၅, မိဏ္ဍိဏ္ဍ

Palet 4 Indik Paruman.....

ပဏ္ဍရ. ၆, မိဏ္ဍိဏ္ဍ

· ၅ ·

Palet 5 Indik Druwen Desa.....

ပစ္စည်း ၅, ပိန္နဲ ကြေးမုံ

Palet 6 Sukerta Pamitegep.....

ပစ္စည်း ၈, မြေဆီလွှာ

Kaping 1. Karang, Tegal, lan Carik.....

ပစ္စည်း ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀

Kaping 2. Papayon .....

ပစ္စည်း ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀

Kaping 3. Wewangunan .....

ပစ္စည်း ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀

Kaping 4. Wewalungan .....

ပစ္စည်း ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀

Kaping 5. Bhaya .....

ပစ္စည်း ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀

Kaping 6. Penyanggra Banjar .....

ပစ္စည်း ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀

CATURSAH SARGAH SUKERTA TATA AGAMA .....

සතර භව භූමි, භූමි භව භව භව භව .....

Palet 1 Indik Dewa Yadnya .....

පත්‍ර 1, 1, හිමි භූමි භව භව .....

Palet 2 Indik Rsi Yadnya.....

පත්‍ර 1, 2, හිමි භූමි භව භව .....

Palet 3 Indik Pitra Yadnya.....

පත්‍ර 1, 3, හිමි භූමි භව .....

Palet 4 Indik Manusa Yadnya.....

පත්‍ර 1, 4, හිමි භූමි භව භව .....

Palet 5 Indik Bhuta Yadnya.....

පත්‍ර 1, 5, හිමි භූමි භව භව .....

PANCAMAS SARGAH SUKERTA TATA PAWONGAN .....

පහළ භව භූමි, භූමි භව භව භව භව .....

Palet 1 Indik Pawiwahan .....

පත්‍ර 1, 1, හිමි භූමි භව භව .....

Palet 2 Indik Nyapian .....

පත්‍ර 1, 2, හිමි භූමි භව .....

Palet 3 Indik Senthana.....

පත්‍ර 1, 3, හිමි භූමි භව .....

Palet 4 Indik Warisan.....

ပစ္စည်း, ၆, ဟိန္ဒူ ဗျူဟာ

SASTHAS SARGAH WICARA LAN PAMIDANDA.....

လတ္တမ္းပျံ, တိက္ခာကမာပိဏ္ဍိ

Palet 1 Indik Wicara.....

ပစ္စည်း, ၈, ဟိန္ဒူ ဗျူဟာ

Palet 2 Indik Pamidanda.....

ပစ္စည်း, ၉, ဟိန္ဒူ ကမာပိဏ္ဍိ

SAPTAMAS SARGAH NGUWAH NGUWUHIN AWIG – AWIG.....

လတ္တမ္းပျံ, ၅, ၅, ၅, ၅, ၅, ၅, ၅, ၅

ASTAMAS SARGAH SAMAPTA .....

လတ္တမ္းပျံ, လတ္တမ္း

MURDA - CITTA

မြတ်စွာ

Om Awighnamastu Nama Siddam.

မြတ်စွာ ဒေဝီဗျူဟာနာမာပိဗ္ဗိ၊

Malarapan saking panghyangning Ida Sang Hyang Widhi Wasa  
လလရာပရာသိပဲယျာဝိဗျူဟာသိယျာဝိဗိတဏ

asung kerta nugraha ngawentenang kahuripan sekala niskala ring Bhuwana  
ယသျှိန်ရာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

Agung lan Bhuwana Alit. Manut dresta Desane wantah pawakan pasayuban  
ဒေဝီဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

Krama Desa rawuhing kula warga pawongannya. Desane keanggehang  
ဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

Bhuwana Agung, pawongannya soang-soang pinaka Bhuwana alit.  
ဒေဝီဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

Sotaning Bhuwana Agung, Desane wantah pawakan Bhawana  
ဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

mahurip jangkep saha Tri Hita Karananya luwire :  
ဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

ha. Parhyangan, sahananning kahyangan, penyiwian desa genah  
ယ. ပဲယျာဝိဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

ngarcana Ida Hyang Parama Wisesa maka jiwana desane,  
ဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာဗျူဟာ

na. Pawongan, krama desa maka sami mapawakan Bayu Pramana,

က. ပရတဝဏ်၊ ကြွေရမကမေပိလပစကန္တယုပ္ပလက၊

mawinan desane sida molah maprawerti,

ပဏိကရန္တကရကမိန္ဒရုစာသရုပပ္ပဏိ။

ca. Palemahan, tanah kakuwuban desa sinanggeh stulaning desane.

ဆ. ပဗ္ဗမဟဏ်၊ ဇာကရုလက္ခဏာရန္တဇာမိကန္တိရုပ္ပဏိရမကရက။

Adung patemuan bhuwana kalih, larapan santa-jagadhita, sinanggeh

ဗဟိုပဏိဗျဏ္ဍကမေပိရု၊ ဗစပန္နကမန္တိဗ၊ မိကန္တိရု။

murdhaning prayojana pangeriptaning awig-awig Desa Pakraman ring paseban

မွတ္တမိပ္ပရယာဒကပဏိစိပ္ပဏိဒေဝိဏ္ဏိဏ္ဍိကရမပဗ္ဗမဟိုပရမဟဏ်

krama desa adat.

ကြွေရမကမေပိလပစကန္တယုပ္ပလက။

Pianaka sepat siku-siku, wastu prasida, prayojanaṅ mami kabeh

ပိကကမိပဏ္ဍိပိကမိက၊ ဇာပုပ္ပမိန္ဒရုစာသရုပပ္ပဏိဏ္ဍိကရမရု

prasama angidep muwah amagehaken kadi linging awig-awig iki.

ပ္ပမမဟဏိဏ္ဍိဗျဏ္ဍကမေပိလပစကန္တယုပ္ပဏိဏ္ဍိကရမဒေဝိဏ္ဏိဏ္ဍိက။

PRATHAMAS SARGAH

ပုထုမယုဝံကရ

ARAN LAN WEWIDANGAN DESA

ဟာနန္တိတိမဏဂုကလ

Pawos 1

ပရဏာသိ.ဏိ,

(1) Desa puniki mawasta Desa Adat Sumber kelampok.  
ဏိ. ဂုမဏပုကိလိမဏဗုဂုမဏဒဒမဏဗုပိန္နိကရဗာဝကါ။

(2) Jebar kakuwub wewidangannya mawates nyatur :  
ဗြ. နိဏိကမဏဗုဗြတိမဏကုမဏဏိဏိဏိ :

ha. Sisih Wetan (Kangin) ring wates Desa Pejarakan.  
ဟ. ဝိဝိဂုဂုဏဏါ, ကရိကိတဏိဂုမဏပိဏာကဏါ။

na. Sisih Kulon (Kawuh) ring wates Kabupaten Jembrana.  
က. ဝိဝိဂုကရဏဝါ, ကဗုဒါတဏိဏိဏိပရဏိဏိဏိ။

ca. Sisih Lor (Kelod) ring Segara Bali.  
ခ. ဝိဝိဂုဂုဏိ, နိဂုဏိဏိဏိဏိဏိဏိ။

ra. Sisih Kidul (Kaja) ring Wana (alas) Jembrana.  
ဂ. ဝိဝိဂုကိဏါ, ကဒါတက. ဟမဏိဏိဏိ။

(3) Desa puniki kewangun antuk 4 (petang) Banjar Adat, saha kapah dados

၂. ရဟက ပျင်လိလိကတကျန္တကွါ, ၆. ပိတ်ကောဇာဒေဝေါ, မဟာမုဒုဟရဟဝါ

tempekan- tempekan luire :

ရဟရဟကရဟရဟကရဟရဟ

ha. Banjar Adat Sumber kelampok : -

မာ, ကောဇာဒေဝေါပျင်လိလိကရဟဝါ

Tempek Sumber kelampok

ရဟရဟကရဟရဟကရဟရဟ

na. Banjar Adat Sumberbatok : -

မာ, ကောဇာဒေဝေါပျင်လိလိကရဟဝါ

Tempek Daging Pangkung.

ရဟရဟကရဟရဟက

- Tempek Dawuh Pangkung

ရဟရဟကရဟရဟက

ca. Banjar Adat Teluk Terima : -

မာ, ကောဇာဒေဝေါပျင်လိလိကရဟဝါ

Tempek Teluk Terima.

ရဟရဟကရဟရဟက

ra. Banjar Adat Bukit Sari : -

မာ, ကောဇာဒေဝေါပျင်လိလိကရဟဝါ

Tempek Bukit Sari.

ရဟရဟကရဟရဟက

DWITIYAS SARGAH

ဗြိတိယသမ္မတနိုင်ငံ

PATITIS LAN PAMIKUKUH

ပရိတ်တိယသမ္မတနိုင်ငံ

Pawos 2

ပရဟာရိ. ဣ.

Awig-Awig Desa ngemanggehang pamikukuh minakadi :

ဒေသတို့တိုင်းလူထုစာပိတ်ကျကျမှ မိကကမိ :

(1) Pancasila.

ဤ, ပဏ္ဍိတိယ.

(2) Undang Undang Dasar 1945, pamekas pasal 18.

ဤ, ဤကံ ဤကံ ဤကံ, ဤယိဒီ. ပရိတ်တိယသမ္မတနိုင်ငံ, ဤပိ.

(3) Perda Propensi Bali Nomor 3 Tahun 2001.

ဤ, ပရိတ်တိယသမ္မတနိုင်ငံ, ဤ, ဤယိဒီ. ဤဝဝဤ.

(4) Tri Hitta Karana miwah Tri Mandala manut sekadi tatacara Agama Hindu.

ဤ, ဤယိတ်တိယသမ္မတနိုင်ငံ ဤယိတ်တိယသမ္မတနိုင်ငံ ဤယိတ်တိယသမ္မတနိုင်ငံ

Pawos 3

ပရဟာရိ. ဣ.

Luwir Patitis Desa luire :

ဤပရိတ်တိယသမ္မတနိုင်ငံ

(1) Mikukuhang miwah ngrajegang Sang Hyang Agama.

၁၀. မိကျကျဟံမိတုဂ်စိဂ်စိစံပံဟံဒါဏဗ။

(2) Nginggilang tataprawertine magama.

၁၁. စိစိစံပံပလပုတ်စိဂ်စိဇာဏဗ။

(3) Ngrajegang pasukertan Desa saha pawongannya sekal lan niskala.

၁၂. စိဂ်စိစံပံပလပုတ်စိဂ်စိဇာဏဗ။

(4) Ngrajegang pasemetonan Krama Desa mangda gilik saguluk salunglung

၁၃. စိဂ်စိစံပံပလပုတ်စိဂ်စိဇာဏဗ။

sabayan taka.

ပလပုတ်စိဂ်စိဇာဏဗ။

TRITIYAS SARGAH

ဗြဟ္မစိစိဇာဏဗ။

SUKERTA TATA PAKRAMAN

ပလပုတ်စိဂ်စိဇာဏဗ။

Palet 1

ပလပုတ်စိဂ်စိဇာဏဗ။

Indik Krama

ဗြဟ္မစိစိဇာဏဗ။

Pawos 4.

ပလပုတ်စိဂ်စိဇာဏဗ။

(1) Sane kabawos krama desa inggih punika kulawarga sane magame Hindu  
සී, සඳක සහඟුඟා සුචගන සිසි දුචුඟි ස කුසන්ත සඳක ආචය සිසි

sampun marabian, malinggih ring karang desa saha nyungsung Khayangan  
සාචුඟුඟා සිසි. ආසිසි දුචුඟි සඟුඟන සච ආචුඟුඟා සාචුඟනි

Desa.

ඟන .

(2) Sejabana punika kabawos Tamiu.

ඟ. සඳක දුචුඟි ස සඟුඟා සුචුඟු .

Pawos 5

පඟුඟා සි. 5 .

Krama Desa wantah kuwuban

සුචගන ඟනු දුචුඟනි .

Pawos 6

පඟුඟා සි. 6 .

Kawit dados kerama Desa :

සඟිසුඟුඟා සුචගන :

(1) Malarapan antuk Pawiwahan.

සී, ආචක සුචුඟුඟා සඟිසුඟනි .

. ခါးစွာ,

(2) Malarapan antuk ngerereh pangupajiwa tur jenek malinggih ring Desa  
စွာ. မလကပက္ခန္တိန္ဒြေပုပ္ဖုပဗျာပဓိတ ဟိန္ဒိန္ဒြေပိန္ဒြေခိရုဏေ

Sumberklampok , saha makta ilikita patilar saking rahayu.

ပျဉ်းမူလရာသီ. မဟာမက္ခန္တိန္ဒြေပိန္ဒြေပိန္ဒြေခိရုဏေ

Pawos 7

ပရဇာသိ. ခါး.

Panemayan tedun ngayah / makerama Desa.

ပင်မယန္တိရက္ခယဒု, မဟာမက္ခန္တိ

(1) Ngantos tigang (3) sasih sesampun upacara pawiwahan manut Dresta.

ခါး. ဟရဇာသိ. စွာ. ဟရဇာသိ မဟာမက္ခန္တိပဗျာပဓိတဟာမက္ခန္တိပဗျာပဓိတဟာမက္ခန္တိ

(2) Ngantos nem (6) sasih saking ngerereh karya utawi patilar rahayu saking

စွာ. ဟရဇာသိ. စွာ. ဟရဇာသိ မဟာမက္ခန္တိပဗျာပဓိတဟာမက္ခန္တိပဗျာပဓိတဟာမက္ခန္တိ

desa siosan.

ရက္ခယဒုပိရုဏေ

Pawos 8

ပရဇာသိ. ခါး.

Swadarmaning Krama Desa :

ပျဉ်းမူလရာသီ

(1) Sumanggup nyiwi Kahyangan Desa.

ခါး. ပျဉ်းမူလရာသီ

, ဤဤ,

(2) Anut Satinut ring daging Awig awig lan pararem Desa.

ဤ . ဟဟဟဟဟဟဟ ဟဟဟဟဟဟဟ ဟဟဟဟဟဟဟ ဟဟဟဟဟဟဟ "

(3) Sareng miara utawi nintenin kesucian miwah kelanggenganehanan

ဤ , မပွဲ မိယဗဟဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

padruen Desa, minakadi genah genah sane seosan, utawi Pura Kahyangan

ပဉ္စဂုဏဂုဏဟ , မိယဗဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

Desa rauhing upacara Penyepian.

ဂုဏဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

(4) Sareng miara keasrian tur kelestaraian wana ring wawengkon Desa.

ဤ . မပွဲ မဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ "

(5) Sareng miara keasrian tur kelesatrian segara miwah pantai ring

ဤ . မပွဲ မိယဗဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

wewidangan Desa Adat.

ဂီဝိ ဟဟဟ ဟဟဟ ဟဟဟ

(6) Nguiwaspada keasrian utawi kesucian rikala ngelaksanayang upacara

ဤ . ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

pebaktian ring kahyangan tiga miwah genah sane siosan, rauhing ring

ပီဗျဉ္ဇာန် ဟဟဟ ဟဟဟ ဟဟဟ မိယဗဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

wewidangan Desa.

ဂီဝိ ဟဟဟ ဟဟဟ "

(7) Nguwangun, mecikang, miara genah genah suci utawi Pura Kahyangan  
တို့၊ ဣတစာကို။ ဝိသိသံ ဝိသိသံ ကုန်ကုန် နိဗ္ဗာန်တို့ပျားသံဃာတို့

Tiga tur wewangunan druwen Desa.

တို့သံ ဣတစာကို ဣတစာကို။

(8) Ngelaksanayang upacara upacara agama ring wewidangan Desa.

တို့၊ ဣတစာကို ဣတစာကို ဣတစာကို ဣတစာကို ဣတစာကို။

(9) Asing asing pacang nganggen genah padruwen desa patut masadok utawi

တို့၊ ဣတစာကို ဣတစာကို ဣတစာကို ဣတစာကို ဣတစာကို။

nunas pamatut ring kelian Desa.

တို့သံ ဣတစာကို ဣတစာကို။

(10) Patut mapiorah ring Prajuru prade :

တို့၊ ဣတစာကို ဣတစာကို ဣတစာကို။

ha. Ngembasang Oka.

တို့၊ ဣတစာကို။

na. Kelayu Sekaran (Kemratian).

တို့၊ ဣတစာကို ဣတစာကို။

ca Nampi Tamiu jantos marerepan.

တို့၊ ဣတစာကို ဣတစာကို။

ra. Ngawiwahang Oka.

တို့၊ ဣတစာကို။

Tetegenan Krama Desa luwir ipun :

ທັບຕິດກັນຊຸມຮຸນສາຍພັນ ທີ່ມີຢູ່ນີ້ :

(1) Sehanan Kerama Desa keni tetegenen ( paturunan, pepeson, ayah-ayahan )

ໜີ້. ມີທັບຊຸມຮຸນສາຍພັນ ທີ່ມີທັບຕິດກັນ. ບາດຮາວາລີ. ປັດຮາວາລີ, ທາຍຮາວາລີ

mamungkul saking krama ngarep.

ເປັນສາຍພັນ ຊຸມຮຸນສາຍພັນ.

(2) Balu lanang wiadin balu istri keni paturunan atenga.

ໜີ້. ສາຍພັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ .

(3) Prade rikala ngayah wenten sinalih tunggil krama matilar sedereng puput

ໜີ້. ປຸກຊຸມຮຸນສາຍພັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ

karya tan mapiorah ring prajuru wenang krama inucap keni pamidanda.

ໜີ້ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ .

Patitis utawi Piolih olihan krama Desa kadi ring sor :

ບາດຮາວາລີ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ :

(1) Polih pasayuban prajuru ngemanggehang luwir patitis.

ໜີ້. ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ ທີ່ມີທັບຕິດກັນ .





(5) Sang wusan makrama desa tan polih pah pahan saking padruwen desa  
 ရေ. စံၤပၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

sajabaning pahpahan druwen tempek / kelompok manut perarem.

ယၤယၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

Palet 2

ပၤပၤစၢၤ၊ ဤ။”

.Indik Prajuru

ဟံၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

Pawos 13

ပၤပၤစၢၤ၊ ဤ။”

(1) Desa puniki kaenter antuk kelian Desa.

ဟံၤ. ဂၤသးၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

(2) Banjar kaenter antuk Kelian Banjar.

ဤ. ဟံၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

(3) Kelian Desa kadegang melarapan antuk :

ဤ. ဟံၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

ha. Mawiwit saking kerama Desa.

ယၤ. ဗၢၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤတၢ်ဒၤတၢ်ပၤသးၤ

na. Pemilihan sajeroning paruman Desa.

က. ပပိပိဟကုပဒိရကဝိပကရကုကက။

ca. Maduluran antuk Dewa saksi ring Kahyangan Tiga.

စ. ဗဟုကုကကကကကကကကကကကကကက။

ra. Mapewanengan limang (5) warsa tur dados kapilih malih.

စာ. ဗပကကကကကကက. ရ. ဝဲမကကကကကကကကကကကက။

Pawos 14

ပကကကက. ကိဝ။

(1) Kelian Desa Adat kasanggra antuk tatinggi luwire :

ကိ. ကိပိဟကုကကကကကကကကကကကကကကကကကကက။

ha. Patajuh utawi pangliman pinaka wakilnya.

ဟ. ပပကကကကကကကကကကကကကကကကကက။

na. Penyarikan pinaka juru surat ( Sekretaris ).

က. ပကကကကကကကကကကကကကကကကကက။

ca. Patengen pinaka pangemong druwen Desa ( Bendahara ).

စ. ပပကကကကကကကကကကကကကကကကကက။

ra. Kasinoman pinaka pamijian sajroning ngenterang kasukerthan niskala

စာ. ကကကကကကကကကကကကကကကကကကကကကကကက။

Kelihan Desa misunggihang pamangku Khayangan Desa.

ကိ. ကိပိဟကုကကကကကကကကကကကကကက။

Swadarmaning prajuru Desa :

ပျဉ်းပိ ပြုစုစုရမည် :

(1) Kelian Desa ngenterang pamargin yadnya miwah pelaksanaan awig awig  
ခါး. ခါးပိ ပြုစုစုရမည် ခါးပိ ကျိယန္တ ပိစုပိ ပိစုပိ ပိစုပိ ပိစုပိ ပိစုပိ

miwah pararem desa.

ပိစုပိ ပိစုပိ ပိစုပိ

(2) Nuntun tur ngenterang krama desa ngupadi antuk petitis.

ဧ. ပြုစုစုရမည် ခါးပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည်

(3) Mawosin kalih nibakang pamutus arep ring wicara krama desa.

ဧ. ပရတာပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည်

(4) Maka Duta desa matemuang bawos ring sapesira ugi.

ဧ. ပရတာပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည်

(5) Prade prajuru desa nilar sasana, kenipamidanda nikel ring kaiwangan

ဧ. ပြုစုစုရမည် ခါးပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည်

krama, prade tan prasida ngesehin solah, patut kawusanang manut pararem.

ဧ. ပြုစုစုရမည် ခါးပိ ပြုစုစုရမည် ခါးပိ ပြုစုစုရမည်

•ဣဏိ•

Pawos 16

ပရဏာမိ.ဏိ၆။

Petias utawi olih oliha prajuru desa luwire :

ပီဏိယမ္ပဏဏိဂုဏာပိယကပ္ပဗျာရမာဏဗျဏိရဏ :

(1) Kelian Desa :

ဏိ, နိဏိယရမာဏ :

ha. Luput manuk.

ဟ. ဗျာဗျဏိကျဏိ။

na. Polih olihan duang (2) tanding.

က. ရာဇာပိရဂုဏာပိယကပ္ပဗျာရမာဏဗျဏိရဏ။

ca. Petias seosan manut pararem.

ခ. ပဏိယရမာဏပရဏာမိကပ္ပဗျာရမာဏဗျဏိရဏ။

(2) Tatinggi :

ဣ, ဣဏိဏိ :

ha. Luput manuk.

ဟ. ဗျာဗျဏိကျဏိ။

na. Petias seosan manut perarem.

က. ပဏိယရမာဏပရဏာမိကပ္ပဗျာရမာဏဗျဏိရဏ။

(1) Prajuru Desa kagentosin riantukan :

ဤ၊ ပြုဒေဒရယဏကလိရန္တာဝိန္ဒိဗန္ဓကရိး

ha. Padem / Seda.

ဟ။ ပဏိဗါ၊ ရမယ။

na. Pinunas ngeraga wit saking pikayun rahayu, risampun kalokika ring

က။ ပိန္နဲကမ္ဘီနကတိဗျာဝိပိကယုဗ္ဗယု၊ နိဗာဗျန္တရဗာဝိကခိ

perarem Desa.

ပစာပုရုဗ္ဗက။

ca. Magingsir genah utawi kadura desa.

ဆ။ မဂိဗျာဝိဗိကဒုဗျဏတိကဒုဒရယဏ။

ra. Kanorayang dwaning iwang pamarginne, menawi nilar sasana.

ဇ။ ကရုကာဘယံ ဗျဏတိ ဗိဇိပဗိရိက၊ မကဗိ ဝိဗိကကဗေ။

(2) Nganorayang utawi ngantosin prajuru patut sajeroning paruman tur

ဗ္ဗ။ ကရုကာဘယံ ဗျဏတိ ဗိရန္တာဝိန္ဒိဗန္ဓကရိပဗ္ဗာဝိရုဏာဝိပဗ္ဗာဝိ

kaingkupin antuk krama desa.

ကဗိဗ္ဗာဝိဗိဇိဗန္ဓကရိပရုဏက။

Indik Kulkul

မိန့်ဆွဲပေးပါ

Pawos 18

ပရိယတ်ဗိဇ္ဇာ

(1) Kulkul ring desa wenten tigang (3) soroh luwirnya :

ဤ၊ ကျွန်ုပ်တို့ရဲ့အစားအစာပစ္စည်း၊ စား၊ ရေအစားအစာပစ္စည်း :

ha Kulkul desa magenah ring pura Dalem.

ဟ၊ ကျွန်ုပ်တို့ရဲ့အစားအစာပစ္စည်းပစ္စည်းပစ္စည်းပစ္စည်း

na Kulkul banjar magenah ring soang soang banjar.

က၊ ကျွန်ုပ်တို့ရဲ့အစားအစာပစ္စည်းပစ္စည်းပစ္စည်းပစ္စည်း

ca Kulkul seka-seka.

ဆ၊ ကျွန်ုပ်တို့ရဲ့အစားအစာပစ္စည်းပစ္စည်း

(2) Tabuh tatepakan kulkul desa madudonan kadi ring sor :

ဤ၊ အစားအစာပစ္စည်းပစ္စည်းပစ္စည်းပစ္စည်းပစ္စည်း

ha. Atulud alunsolas (11) kelentungan tetengeran pengenten pacang tedun

ဟ၊ အစားအစာပစ္စည်းပစ္စည်းပစ္စည်းပစ္စည်းပစ္စည်းပစ္စည်း

ngayah utawi sangkep benjangne.

စားအစားအစာပစ္စည်းပစ္စည်းပစ္စည်းပစ္စည်း

na. Kalih tulud alon tedun ngayah utawi sangkep.

က. ကလိရ် ဖျာဗျာဗျာ ဂုဏ်တိ ဗျာဗျာ ယရ် ဖျာဗျာ ဝိပဏ်တိ

ca. Tetengeran kepanca baya :

ဆ. ဖျာဗျာဗျာ ဂုဏ်တိ ဗျာဗျာ ယရ် ဖျာဗျာ ဝိပဏ်တိ :

- Jiwa baya makadi : jadma ngamuk, karancab, kabacok, karampok
- ဒိဏ်တိ ယရ် ဖျာဗျာဗျာ : ကေဏ်တိ ဖျာဗျာဗျာ၊ ကေဏ်တိ ဖျာဗျာဗျာ၊ ကေဏ်တိ ဖျာဗျာဗျာ၊ ကေဏ်တိ ဖျာဗျာဗျာ

kalih tulud bulus.

ကလိရ် ဖျာဗျာဗျာ ဝိပဏ်တိ

- Geni baya lan Toya baya makadi : kapuunan, kablabaran, atulud
- ကိဏ်တိ ယရ် ဖျာဗျာဗျာ ယရ် ဖျာဗျာဗျာ ဝိပဏ်တိ : ကေဏ်တိ ဖျာဗျာဗျာ၊ ကေဏ်တိ ဖျာဗျာဗျာ၊ ကေဏ်တိ ဖျာဗျာဗျာ

bulus tur ngelantur.

ဖျာဗျာဗျာ ဝိပဏ်တိ

- Kalayu sekaran soang-soang telung kelentungan tigang tulud, soang
- ကေဏ်တိ ယရ် ဖျာဗျာဗျာ ယရ် ဖျာဗျာဗျာ ဝိပဏ်တိ ဖျာဗျာဗျာ ဝိပဏ်တိ ဖျာဗျာဗျာ ဝိပဏ်တိ

soang telung kelentungan tulud ban ban.

ရေဏ်တိ ယရ် ဖျာဗျာဗျာ ယရ် ဖျာဗျာဗျာ ဝိပဏ်တိ

(3) Kulkul Banjar miwah kulkul sekaa-sekaa tan wenang nyawerin ( matehin )

က. ကေဏ်တိ ယရ် ဖျာဗျာဗျာ ယရ် ဖျာဗျာဗျာ ဝိပဏ်တိ ဖျာဗျာဗျာ ဝိပဏ်တိ

sukat kulkul Desa prade mamurug wenang kadanda manut pararem.

လှေဏ်တိ ယရ် ဖျာဗျာဗျာ ယရ် ဖျာဗျာဗျာ ဝိပဏ်တိ ဖျာဗျာဗျာ ဝိပဏ်တိ

• ၅၅ •

Pawos 19

ပရဏာမ်၊ နီမိ၊

(1) Kulkul desa utawi banjar tan wenang katepak yening tan sangkaning  
နီ၊ ကျွန်ုပ်တို့၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏

pituduh prajuru desa, sajawaning kapanca baya.

ပိတုဗျူဟာ၊ ပြုစုရာဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ။

(2) Sang nepak sangkaning tan pituduh, patut digelis atur supeksa maka buatan  
ဗျူဟာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ။

panepake, yan tan asapunika wenang sang mamurug keni pamidanda manut  
ပရဏာမ်၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ၊ မဂ္ဂဇာ။

pararem.

ပရဏာမ်။

Kulkul seka-seka utawi kulkul pondokan tan kalugra nyawerin ( matehin )  
ကျွန်ုပ်တို့၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏

sukat kulkul desa. Prade mamurug wenang keni pamidanda manut pararem.

ကျွန်ုပ်တို့၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏ ဗဟိုဌာန၏

Palet 4

ပဗ္ဗဏိ၊ ၆။

Indik Paruman

ပိတုဗျူဟာ

(1) Paruman utawi sangkepan ring desa luwirnya :

ဤ ပရတဝါတို့၏ ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန် :

ha. Paruman desa kawentenang nyabran nem (6) sasih kerauhing antuk

ဤ ပရတဝါတို့၏ ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန် နှင့် ဤ ပရတဝါတို့၏

krama desa.

ပရိယာယ်တို့

na. Naphala yening wenten indik sane mabuat maka jalaran arah arah

ဤ ပရတဝါတို့၏ ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန် နှင့် ဤ ပရတဝါတို့၏

manut tatujon.

ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန်

ca. Paruman prajuru kawentenang nyabran ngesasih nangken panglong

ဤ ပရတဝါတို့၏ ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန် နှင့် ဤ ပရတဝါတို့၏

apisan .

ပရိယာယ်တို့

ra. Sangkepan banjar adat kawentenang nyabran ngesasih nangken Redite

ဤ ပရတဝါတို့၏ ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန် နှင့် ဤ ပရတဝါတို့၏

Umanis (manis tumpek ) ring song soang banjar.

ဤ ပရတဝါတို့၏ ပရိယာယ်တို့ကို ရှင်းလင်းဖော်ပြရန် နှင့် ဤ ပရတဝါတို့၏

ka. Paruman sekeha Taruna taruni utawi sangkepan sekaa-sekaa sane  
က. ပာဗုမာကွမ် ကဏ္ဍမဏ္ဍဏိ ဟူ၍ ဝိပဏ္ဍိတကွမ် ကမ် ကာမဂုဏ

seosan manut wiguna.

ရမဂုဏဝိပဏ္ဍိတကွမ် ဟူ၍

(2) Paruman Desa Adat madudonan sekadi ring sor puniki :

ဗ. ပာဗုမဂုဏဝိပဏ္ဍိတကွမ် ကမ် ကာမဂုဏဝိပဏ္ဍိတကွမ် :

ha. Maka cihna swara kulkul.

ဟ. မကမ် ဝိပဏ္ဍိတကွမ်

na. Prasida lumaksana risampun ketedunin antuk krama langkungan ring

က. ပုဗ္ဗိန္ဒြဏ္ဍိယမဂုဏဝိပဏ္ဍိတကွမ် ကမ် ကာမဂုဏဝိပဏ္ဍိတကွမ်

atenge. Sang sane patut ngamiletin mabusana adat Hindu madya saha

ဟမ် ဟာ .. မံ မဂုဏဝိပဏ္ဍိတကွမ် ကမ် ကာမဂုဏဝိပဏ္ဍိတကွမ်

tan kalugra makta gegawan saha luwire.

ဟမ် ကုဏ္ဍိယမဂုဏဝိပဏ္ဍိတကွမ်

ca. Tanmaren ngarcana ring Ida Betara Penyarikan maka sarana widi

က. ဟမ် ကုဏ္ဍိယမဂုဏဝိပဏ္ဍိတကွမ် ကမ် ကာမဂုဏဝိပဏ္ဍိတကွမ်

widana canang.

ဝိပဏ္ဍိတကွမ်

ඉච්චි,

ra. Tan kalugra ngawetuang suara gora utawi bieta, yen prade wenten

හ. තන කලුග්‍රා ආවේණික ස්වර ගොරා උතවි බීටා, යෙ ප්‍රාදේ වෙන්

sekadi asapunika kamedalang saking genah paruman.

සෙකාදි අසාපුනිකා කාමෙදාලාං ශකිං ජෙනාහ පාරුමාන.

ka. Pamutus babawos briuk panggul utawi ingkup punika sane

ක. පාමුතුසු බාබාච්චා බ්‍රිකු පාංගුල උතවි ඊංකුප පුනිකා සානේ

kemanggehang.

කේමාංග්‍යේහාංග.

(3) Prade pidaging paruman tan kaingkupin jantos ping tiga (3) ring paruman

ඉ. ප්‍රාදේ පීඩාගිං පාරුමාන තාන කාභිංකුපින ජාන්තස් පිංග් ට්‍රිං (3) රිං පාරුමාන

selanturnya prajuru wenang niwakang pamutus.

සේලාන්තුර්නා ප්‍රාජුරු වේනාංග්‍යේනි වාකාංග පාමුතුසු.

Pawos 21

පරාචාච්චි. සුච්චි,

(1) Sajeroning paruman desa kelian desa patut nyiarang pamargin nganterang

ච්චි. සාජේරොනිං පාරුමාන දේසා කේලියාන දේසා පාතුට් නියාරාංග්‍යේ පාමර්ගිං ආන්තරාංග්

desa, ngeninin indik :

උදාහරණයක් ලෙසින් දැක්වෙයි :



(2) Pamutus sahanan rerancangan bilih bilih rencana pacang niwakang

၅. ပပုဏ္ဍေဝဏ်းတို့၏ပညာရေးအဖွဲ့ဝင်များ၏အဖွဲ့ဝင်များသည်

tetegenan ring krania desa patut kaputus antuk krama.

အဖွဲ့ဝင်များ၏အဖွဲ့ဝင်များသည်

(3) Ring sangkepan prajuru desa wenang ngawetuang paswaran maka pidaging

၆. အဖွဲ့ဝင်များ၏အဖွဲ့ဝင်များသည်

pituduh sang ngawiwenang utawi ngonekang perarem krama desa pecak.

ပိဏ္ဍိတများ၏အဖွဲ့ဝင်များသည်

(4) Sangkepan sekeha patut atur supeksa rin ring prajuru desa, mangda prasida

၆. အဖွဲ့ဝင်များ၏အဖွဲ့ဝင်များသည်

tan lempas saking petitis.

အဖွဲ့ဝင်များ၏အဖွဲ့ဝင်များသည်

Palet 5

ပဏ္ဍိတ

Indik Druwen Desa

ဖိနပ်ဆိုင်

Pawos 23

ပဏ္ဍိတ

(1) Panyungsungan / padruwen desa sekadi ring sor :

၇. ပဏ္ဍိတများ၏အဖွဲ့ဝင်များသည်

1. Kahyangan desa luire :

សិ. ឃុំស្រុកក្រុងស្រុកស្រុក :

ha. Khayangan Tiga.

ហ. ឃុំស្រុកត្រីសិរី .

na. Pura Prajapati.

ន. បុរាប្រាជបតី .

ca. Pura pucak penyusuhan.

ច. បុរាប្រាសាទស្រុកស្រុកស្រុក .

ra. Pura Ida Bhatara Sakti Wawu Rawuh.

រ. បុរាប្រាសាទស្រុកស្រុកស្រុកស្រុក .

(2) Bale Desa.

ខ. សាលាស្រុក .

(3) Setra malinggah seket are

គ. ទ្រុងស្រុកស្រុកស្រុកស្រុក .

(4) Pelaba pura marupa :

ឃ. ប្រាសាទស្រុកស្រុក :

ha. Tegalan malinggah tigang (3) Hektar.

ហ. សីលាស្រុកស្រុកស្រុកស្រុក .

na. Pura Dalem ahektar (1) Ha.

ន. បុរាប្រាសាទស្រុកស្រុកស្រុកស្រុក .

'ဣဗ္ဗိ'

ca. Pura Desa ahektar (1) Ha.

ခေ. ပုဂံဂုဏ်ကမ္ဘာလှူဒါန်း၊ ခေ. ဟ။

ra. Pura Segara ahektar (1) Ha.

ခာ. ပုဂံကမ္ဘာလှူဒါန်း၊ ခေ. ဟ။

(5) Tanah linggih Pura Desa selae are (25) are.

၅. ဇေယျဝံသီပုဂံဂုဏ်ကမ္ဘာလှူဒါန်း၊ ဣဗ္ဗိ. ဟ။

(6) Tanah linggih Pura Dalem selae are (25) are.

၆. ဇေယျဝံသီပုဂံမိတ္ထီလှူဒါန်းကမ္ဘာလှူဒါန်း၊ ဣဗ္ဗိ. ဟ။

(7) Tanah linggih Pura Segara telung dasa are (30) are.

၇. ဇေယျဝံသီပုဂံကမ္ဘာလှူဒါန်း၊ ဣဗ္ဗိ. ဟ။

(8) Pratima.

၈. ပုဂံဗိမ္ဗ။

(9) LPD.

၉. ဇေယျဝံသီ။

Pawos 24

ပုဂံဗိမ္ဗိ၊ ဣဗ္ဗိ.

(1) Prajuru wenang ngetangang desa miwah pamupon – pamuponnya.

၁. ပုဂံဂုဏ်ကမ္ဘာလှူဒါန်း ဝိသုဒ္ဓိပုဂံကမ္ဘာလှူဒါန်း။



(2) Urunan saking kerama desa.

၈. ဗျာကကွာသိၤ နွဲယရုမာဏ။

(3) Dana punia saking kerama desa.

၉. မာဏပုၤအှီၤ သးသိၤ နွဲယရုမာဏ။

(4) Paica paica siosan sane patut.

၉. ပယိၤပယိၤပယိၤ သိၤရဃာသမာဏာရုကပဗျုဒါ။

(5) Paica saking Guru Wisesa.

၉. ပယိၤပယိၤ သးသိၤ ကျာတိရဏမ။

Pawos 26

ပရဏသါ၊ ၉၆။

(1) Tan kadadosang makarya karang utawi wewangunan pakubon ring tanah

ဏိ။ တသမာဏာသေဝသယာကဏိဗျာတဖိတိဓာတုကလာမာရဏသိၤ တသမာဏာ

padruwen desa sadurung polih panugrahan saking desa.

ပဏ္ဍိတရုဏာကမာရဏ်ၤ ပရဏသါ၊ ပရဏသိၤ ဗျာကကွာသိၤ ရုမာဏ။

(2) Wewangunan sane sampun wenten keni utpeti manut peraren.

၉. ဖိဓာတုကလာမာရဏသိၤ သိၤခိၤ စိၤစိၤ စိၤစိၤ စိၤစိၤ စိၤစိၤ စိၤစိၤ စိၤစိၤ စိၤစိၤ စိၤစိၤ စိၤစိၤ

(3) Sang mamurug kadi ring ajeng wenang wewangunan punika kagubar.

၉. သဲယုၤကွာသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ သိၤသိၤ

Palet 6

Palet 6

Palet 6

Sukerta Pamitegep

Sukerta Pamitegep

Kaping 1

Kaping 1

Karang, Tegal, lan Carik

Karang, Tegal, lan Carik

Pawos 27

Pawos 27

(1) Karang soang soang kerama desa patut wenten watesnya.

Palet 6. Karang soang soang kerama desa patut wenten watesnya.

(2) Mangda pakantennya asri sisi kaler miwah sisi kangin patut kekaryanang

Palet 6. Mangda pakantennya asri sisi kaler miwah sisi kangin patut kekaryanang

pagar antuk sang maduwe karang reh punika mawasta ngagaleng kaluan.

Palet 6. Pagar antuk sang maduwe karang reh punika mawasta ngagaleng kaluan.

(3) Sang maduwe tegal patut mamiara wates sisi kelod miwah kauh punika

Palet 6. Sang maduwe tegal patut mamiara wates sisi kelod miwah kauh punika

mawasta ngegaleng kateben.

Palet 6. Mawasta ngegaleng kateben.

(4) Prade kerasayang wates ngalikadin yan pada arsa penyandinge kengin

၆. ပြုစုစီစဉ်သည့် ကမ်းစပ်ဆိုင်ကြီးများသည် ဝယ်ယူမှုကို စောင့်ရှောက်ရန်အတွက်

ngangge Pal, sane kasaksinin olih prajuru.

စောင့်ရှောက်ပါ။ မပြုစုစီစဉ်သည့် ကမ်းစပ်ဆိုင်ကြီးများသည် ပြုစုပါ။

(5) Kautsayang mangda tan wenten karang kabebeng.

၇. ကမ္ဘာတစ်ဝှမ်းမှ စုစည်းရန်အတွက် ကမ်းစပ်

Kaping 2

ကပ်၊ ဣ၊

Papayonan

ပပရယာနကြီး

Pawos 28

ပပရဝေါ့၊ ဣပါ၊

(1) Ngawit nandur pepayoan tanem tawuh patut adepa agung ngajeroang

၈. စာတိုများကို ပပရယာနကြီးမှ စုစည်းရန်အတွက် ကမ်းစပ်

saking wates, prade jantos ngeliwat wates wenang kasepat gantungin.

မိမိတို့၏။ ပြုစုစီစဉ်သည့် ကမ်းစပ်ဆိုင်ကြီးများသည် ကမ်းစပ်ဆိုင်ကြီး၏။

(2) Prade wenten tetanduran ngungkulin malih mewastu mayanin kapisaga

၅. ပြုစုစေရန်အတွက် အကျိုးရှိစေရန်အတွက် ပြုစုစေရန်အတွက်

patut kawara antuk paigum mangda prasida sang nruwenang ngerebah

ပစ္စည်းတို့ကို အကျိုးရှိစေရန်အတွက် ပြုစုစေရန်အတွက်

utawi notorin.

အကျိုးရှိစေရန်အတွက်

(3) Prade sampun kawara sekadi ring ajeng taler tanwenten usaha sang

၅. ပြုစုစေရန်အတွက် အကျိုးရှိစေရန်အတွက်

nruwenang, kengin sang rumasa kajerihan / keteen, mangda nyadokang ring

ပြုစုစေရန်အတွက် အကျိုးရှိစေရန်အတွက်

prajuru tur risampun kaparitas kalugra ngicalang tetanduran inucap,

ပြုစုစေရန်အတွက် အကျိုးရှိစေရန်အတွက်

sakewanten patin pepayonan patut kadruwe desa.

အကျိုးရှိစေရန်အတွက် အကျိုးရှိစေရန်အတွက်

(4) Sang keni pamidanda penyangaskara saha prabeya manut perarem arep ring

၆. ပြုစုစေရန်အတွက် အကျိုးရှိစေရန်အတွက်

wewangunan sang kerubuhin luwire :

အကျိုးရှိစေရန်အတွက် အကျိုးရှိစေရန်အတွက်

ha. Sang nruwenang tetanduran sinariggeh mayanin prade pungkak, nepenin

ဟ. သံဃာ့ရတနံ ဝိသုဒ္ဓိတက္ခိယန္တိ ဝုဿနိ ဝုဿနိ ဝုဿနိ။ ဝိသုဒ္ဓိတက္ခိယန္တိ။

wewangunan kerama siosan.

ဝိသုဒ္ဓိတက္ခိယန္တိ ဝုဿနိ။

na. Sang notor nunggal utawi ngerebahin wewangunan kerama siosan.

န. သံဃာ့ရတနံ ဝုဿနိ ဝုဿနိ ဝုဿနိ။ ဝိသုဒ္ဓိတက္ခိယန္တိ ဝုဿနိ။

(5) Krama desa patut ngemanggehang kewerdian tanem tuwuh sane ngawinang

၆. သံဃာ့ရတနံ ဝုဿနိ ဝုဿနိ ဝုဿနိ။ ဝိသုဒ္ဓိတက္ခိယန္တိ ဝုဿနိ။

desane asri tur lestari.

ရတနံ ဝုဿနိ ဝုဿနိ။

Kaping 3

• ၅၆ •

Wewangunan

ဝိသုဒ္ဓိတက္ခိယန္တိ

Pawos 29

ဝုဿနိ။ ဝုဿနိ။

(1) Nyabran ngewangun patut :

၇. သံဃာ့ရတနံ ဝုဿနိ ဝုဿနိ။

ha. Mesadok ring prajuru desa prade wangunan punika ngenenin wates.

ဟ. သံဃာ့ရတနံ ဝုဿနိ ဝုဿနိ ဝုဿနိ။ ဝိသုဒ္ဓိတက္ခိယန္တိ ဝုဿနိ။

• ၂၅၂ •

na. Ngangge gagulak asta kosala kosali miwah asta bumi sanistane manut

က. ဓာရန္တရဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

patitis niskala.

ပဏိဏိဗျိဗုဒ္ဓဗုဒ္ဓ

ca. Tan nyanyubin kapisaga.

ဆ. ဓာရန္တရဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

(2) Prade wewanguna jantos nyayubin, bilih bilih temboke ring telenging wates

ဗျ. ပုဂ္ဂလိကဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

risampun kawara tur kasadokang ring prajuru desa saha kaparita tas tembok

ဓာရန္တရဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

inucap kengin kagubar utawi sanistane mangda kakaryanang abangan.

ဓာရန္တရဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

Kaping 4

၂၅၂

Wewalungan

ဓာရန္တရဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

Pawos 30

ပုဂ္ဂလိကဏဏယန္တဗုဒ္ဓရုဏာဝဏယရုဏာဝဏယိဗိတရဒေဗ္ဗသုဗိသနိဗုဒ္ဓရုဏဗုဒ္ဓဗျါ

(1) Sehasan kerama desa sane mamiara sakaluiring wewalungan patut sayaga

ဤ၊ နိယနန္တပုဂ္ဂလဇာနဗဟုမဗိဃာနဗဟုဗျဏိတ်တပုဗ္ဗကဝဏ္ဍတယက

nitenin negu, ngelogor mangda tan ngerusakin karang utawi paabianan

နိဂုဗ်သိန္ဓိတုလိ၊ ဤဂုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိ

krama siosan, bilih bilih jantos ngeletehin kahyangan.

ဤပုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိ

(2) Prade wenten wewalungan malumber utawi ngeleb jantos ngerusakin

ဤ၊ ပုဂ္ဂလဇာနဗဟုမဗိဃာနဗဟုဗျဏိတ်တပုဗ္ဗကဝဏ္ဍတယက

karang utawi peabian risampun kawara kengin kataban tur keni pamidanda

ဤ၊ ဤပုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိ

manut pararem.

ဤ၊ ဤပုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိ

(3) Prade jantos ngeletehin tegak suci risampu kaparitatas olih prajuru wenang

ဤ၊ ပုဂ္ဂလဇာနဗဟုမဗိဃာနဗဟုဗျဏိတ်တပုဗ္ဗကဝဏ္ဍတယက

sang manruwenang wewalungan punika keni pamidanda, keni prayascita

ဤ၊ ဤပုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိ

manut dresta, saha prabiya mecikang prade wenten kerusakan.

ဤ၊ ဤပုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိတုပုဗ္ဗတုဗ်သိန္ဓိ

Kaping 5

ကပိ. ၅.

Bhaya

သေ

Pawos 31

ပရတဝါ. ၅၆.

(1) Para indik bhaya luwire : Panca bhaya, miwah dura cara ring agama. Sang  
ဇီ. ပရဟိန္ဒြိန္ဿယကုတိရုန : ပဏ္ဏသေ, ဝိတုရုနာဗဂနိဒေသေ . မိ

manggihin kahanan panca bhaya patut nepak kulkul bulus mapitulung.

မဏိဟိန္ဒြိန္ဿယကုတိရုန သေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ

(2) Prade ring desa kahanan jiwa bhaya patut desane ngaturang pangerebuan  
ဇီ. ပရဟိန္ဒြိန္ဿယကုတိရုန သေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ

tur sang inayanin katurang ring sang ngawiwenang.

ဇီ. မိလယကိန္ဒြိန္ဿယကုတိရုန သေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ

Pawos 32

ပရတဝါ. ၅၇.

(1) Sang manggihin kahanan artha bhaya ( kemalingan ) patut nepak kulkul  
ဇီ. မိလယကိန္ဒြိန္ဿယကုတိရုန သေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ

mapitulung utawi sang kemalingan atur supekse ring prajuru desa sane

ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ ပဏ္ဏသေ

pacang nimbangin / nandanin, saha mawuwuh panyaskara prade wenten  
ပခံ နိမ္မိတ်တို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့

jadma kasinanggeh ngemaling barang sinanggeh suci.  
အတ္တကမ္မိကန္တိရူပပလိ၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့။

(2) Pratingkahe mapailon ring dusta kabawos sasuron, prade wenten krame  
စွ. ပုဂံတရားပထမိရတောသိ၊ ဗုဒ္ဓကမ္မရတောသိ၊ ဗုဒ္ဓကမ္မရတောသိ၊ ဗုဒ္ဓကမ္မရတောသိ

manggihin maling tan nyadokang ring prajuru desa jantos krama lian  
မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့

nyaduang kerama inucap patut kadanda kadi dandaan maling, tur prade  
ကမ္မရတောသိ၊ ကမ္မရတောသိ၊ ကမ္မရတောသိ၊ ကမ္မရတောသိ၊ ကမ္မရတောသိ၊ ကမ္မရတောသိ၊ ကမ္မရတောသိ၊ ကမ္မရတောသိ

jantos ping tiga malaksana asapunika wenang kasukserah ring sang  
အတ္တကမ္မိကန္တိရူပပလိ၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့၊ နန္ဒြိယိတို့

ngawiwenang.  
ကမ္မိကန္တိ။

(3) Prade wenten krama ngerereh reranon ( don kelapa ) tan masadok ring  
စွ. ပုဂံတရားပထမိရတောသိ၊ ဗုဒ္ဓကမ္မရတောသိ၊ ဗုဒ္ဓကမ္မရတောသိ၊ ဗုဒ္ဓကမ္မရတောသိ

sang nruwenang, prade kacunduk ( ketara ) patut keni pamidanda manut  
မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့၊ မန္တိယိတို့

perarem.  
ပဏပုမိ။

(4) Yening wenten jadma ngeranjing kapakubon wiadin ke pekarangan kerama

၆. ရယ်သိၣ် ဂုဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

siosan rikala suwung mawastu sang maduwe karang kaicalan wenang  
သိၣ်ရယ်သိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

jadma inucap katuwekan antuk madewa saksi ring pura desa.

၆၅ ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

(5) Mangda katuwakang sekadi ring ajeng asing asing ngeranjing kapakubon

၇. ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

kerama siosan patut :

ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

ha. Nyantos sang nruwenang rawuh utawi mesadok ring pengapit sane

၈. ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

pinih nampek maka buatan ngeranjinge.

၉. ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

na. Matengeran suara ( makaukan ).

၁၀. ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

ca. Pamedal karangannya kadagingiri sawen maka cihna pengarah rikala

၁၁. ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

suwung.

၁၂. ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ် ဣဏ်တိၣ်

Kaping ၆

ပပိ.၈.

Indik Panyanggran Banjar

ဟိန္ဒိယသက္ကတကဏ္ဍ

Pawos 33

ပရတေပါ.၅၅.

(1) Krama banjar rikala ngawentenang karya suka wiadin duka patut kasangra

ဤ. ဣလကဏ္ဍ ဝိကလကရတန္တိဝံ နိယုပုက ဣက ပဏ္ဍိတဗန္ဓု.

antuk kerama banjar manut pinunas sang maduwe karya.

ဟက ဣလကဏ္ဍ ဣန္ဒြေဝိကနိဝံ ဣကရတနိယု .

CATURTHAS SARGAH

စတုတ္ထသုတ်ကဏ္ဍ

SUKERTA TATA AGAMA

သုက္ခိယတရားစာပေ

Palet 1

ပဏ္ဍိတ. ဦး၊

Indik Dewa Yadnya

ဟိန္ဒူဝိညာဏ်

Pawos 34

ပုဂံတို. ဦး

(1) Palinggih utawi penyiwian wewidangan desa luwire :

ဦး၊ ပုဂံတို. ဟိန္ဒူဝိညာဏ်တရားစာပေ :  
ဦး၊ ပုဂံတို. ဟိန္ဒူဝိညာဏ်တရားစာပေ :

ha. Kahyangan tiga : Pura Desa, Pura Dalem lan Pura Segara.

ဟ၊ ကဟယံဂံတိဂံ : ပုဂံတို. ဟိန္ဒူဝိညာဏ်တရားစာပေ .

na. Pura Prajepati.

န၊ ပုဂံတို. ဟိန္ဒူဝိညာဏ်တရားစာပေ .

ca. Pura Ida Betara Sakti Wawu Rawuh Telukterima.

ဆ၊ ပုဂံတို. ဟိန္ဒူဝိညာဏ်တရားစာပေ .

ra. Pura Pucak Penyusuan.

ရ၊ ပုဂံတို. ဟိန္ဒူဝိညာဏ်တရားစာပေ .

(2) Rerahinan utawi pujawali ring soang soang pura inucap kadi ring sor  
စွာ ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

ha. Pura desa rikala Buda Manis Medangsia.  
ဟာ , ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

na. Pura dalem rikala Buda Keliwon Ugu.  
နာ , ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

ca. Pura segara rikala Buda Kliwon Matal.  
ဆာ , ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

ra. Pura Ida Betara Sakti rikala Anggara kasih kulantir.  
ရာ , ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

ka. Pura pucak penyusunan rikala Purwani Purnama Kasa.  
ကာ , ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

(3) Pemargin pujawali ring pura pura inucap manut sastra agama hindu  
စွာ ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

kelaksanayang tur kapidabdab olih kelian desa adat manut nista, madya lan  
ရန်ကင်းသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ရှိသော ပုဒ်တိုက်ကွဲတစ်ပုဒ်တစ်ပုဒ်တို့ကို ရှိသော ။

utama.  
ဤစွာ ။

Pawos 35

ပရဏာနိ၊ စူရ၊

(1) Ring pura inucap patut kadegang pemangku.

လိ၊ ဘိ ပုဒ် ဟိ ကုဒ် ပပ ဟိန္ဒူ ဘိ ဘိ ပိလန္တီ။

(2) Ngadegang pemangku manut dedudonan :

စူ၊ ဘိ ဘိ ပိလန္တီ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

ha. Nyanjan utawi nuntun ring penataran pura.

ဟ၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ပိလန္တီ ဘိ ဟိန္ဒူ။

na. Kecatri utawi kapilih antuk krama.

က၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

(3) Tan kawenangang anggen mangku yan prade :

စူ၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

ha. Cedangga, luwire peceng, perot, cungik, lan sapaninggalannya.

ဟ၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

na. Sang sapisira sane tan kapatutang olih krama desa.

က၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

ca. Sakit ayan, buduh miwah edan.

စေ၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

ra. Sane maduwe kesucian urip tan becik.

စ၊ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ ဘိ ဟိန္ဒူ။

(4) Prabiya ngadegang pemangku :

၆. ပြုစုစားသောက်ပံ့ပိုးမှု :

ha. Madiksa widhi ( mawinten ) kamedalang saha kamargiang antuk sang  
ဟ၊ မာဒိကဆာဝိဓိ၊ မာဝိန္တန်၊ ကမ်ဘင်္ဂာလကမ်ပိယာကွကျာ

ngadegang minakadi kerama desa manut perarem.

ဇာဒိကမ် မိနကဆိ ဖြုစုစားသောက်ပံ့ပိုးမှု

na. Mapitra yadnya riwekas prade kulawarga mangku tan mrasidayang

က၊ မပိတြာယဏ် ဖိတ်ကမ္ပုရုထကုလင်္ဂမာဏ်တရုဏ်သိညီယံ

patut kasungkemin antuk kerama desa sanistane Brahma prayascita

ပတုဏ်ပုဏ်စိန်တရုဏ် မာဝိဓိ မာဝိဓိ မာဝိဓိ မာဝိဓိ မာဝိဓိ

(swasta geni ) wiadin penyanggra manut perarem. Prade yadnya

မုဗင်္ဂာဝိ၊ တြုဏ်ကမ္ပုရုထကုလင်္ဂမာဏ်တရုဏ် ပြုစုစားသောက်

kelaksanayang antuk kulawarga sira mangku taler dados nunas tulung

မ်ကမာဝိယာကွကျာ မိမာလကွ နုဏ်ကရုဏာမိ ကုကမ္ပု

ring kerama desa.

ဘိ ဖြုစုစားသောက်

ca. Pemangku patut ngemanggehang gegelaran pemangku.

ဆ၊ ပိဗန္တု ပတုဏ်ပုဏ် မာဝိဓိ မာဝိဓိ မာဝိဓိ

Pawos 36

ပရတဝဏ်, ဣဝ.

Swadarmaning pemangku luwire :

ပျဗ်းခိတ် ပိတ်တူ ဟုတ်ဂုဏ် :

(1) Ngenterang upacara piodalan ring kahyangan utawi ring scang soang

၁. ဂုဏ်တို့ကို ပြုစုပေးရာ ပိရုဟာဝဏ်တို့က ဟုတ်ဂုဏ်တို့ကို ရှိသည့်အခါ ရှိသည့်

pakubon kerama desa.

ပရတဝဏ် ဟုတ်ဂုဏ်

(2) Tan wenang salah sulub, yan mamurug wenang nyepuhin raga.

၂. ဘာသာမန်တို့က ဟုတ်ဂုဏ်တို့ကို ယုံကြည်စိတ်ချစွာ ဟုတ်ဂုဏ်တို့ကို

(3) Prade sinalih tunggil mangku kapialang utawi cuntaka, kengin nyelang

၃. ပြုစုပေးရာ ပိရုဟာဝဏ်တို့က ပိရုဟာဝဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ရှိသည့်အခါ ရှိသည့်

pemangku siosan.

ပိတ်တူ ပိရုဟာဝဏ်

(4) Rikala upacara piodalan sampun ngalang sasih ( gelah dadi ) wenten sinalih

၄. ဘာသာမန်တို့က ပိရုဟာဝဏ်တို့က ပိရုဟာဝဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ရှိသည့်အခါ ရှိသည့်

tunggil mangku / warga dane mangku cuntaka sankaning lampus utawi yan

ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို

sampun pemangku ngayah tigang rahina ring kahyangan pemangku tan

ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို ဟုတ်ဂုဏ်တို့ကို

၁၉၀

budal selami piodalan, piodalan ring kahyangan tan dados pucahang, patut  
ကျစ်လျစ်စပ်ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့၊ ကျစ်လျစ်စပ်ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့။

ngelantur tur kemargiang antuk mangku sane tan cuntaka.

ကျစ်လျစ်စပ်ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့၊ ကျစ်လျစ်စပ်ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့၊ ပိရုဗာဝဏ်တို့။

Pawos 37

ပရဏာဝါ၊ စူဠီ၊

Patias utawi olih olihan sang dados pemangku luwire :

ပဏိယပုဏ်တိရုဗာဝဏ်ပိရုဗာဝဏ်ဟကျိံ ကရုဏာဝဏ်ပဏ်တိရုဗာဝဏ်

(1) Sesarin canang pangenter.

တီ. နိမိတ်တို့၊ ပရဏာဝါ။

(2) Luput pekaryan, rerampon lan peturunan.

ဣ. ပုဏ်တိရုဗာဝဏ်၊ ပုဏ်တိရုဗာဝဏ်၊ ပုဏ်တိရုဗာဝဏ်။

(3) Upon upon pelaba saking desa manut pararem.

ဣ. ပုဏ်တိရုဗာဝဏ်၊ ပုဏ်တိရုဗာဝဏ်၊ ပုဏ်တိရုဗာဝဏ်။

(4) Busana arangsukan nagken awarsa.

၉. ဆွမ်ဗေးယကျိံ၊ ပုဏ်တိရုဗာဝဏ်။

(5) Paicca sewosan manut pararem.

၉. ပဏိယပုဏ်တိရုဗာဝဏ်၊ ပုဏ်တိရုဗာဝဏ်။

Pemangku kagentosin rikala :

ပိဗန္ဓာ သင်္ဂြိုဟ်သိက္ခိယာ :

(1) Sampun lampus / seda lanang wiadin istri.

၏. နာယကဗျာ. ရဟန္တာသံဃာတို့၏။

(2) Pinunas ngeraga yan sampun kacumpunin manut perarem.

၏. ပိဗန္ဓာသင်္ဂြိုဟ်သိက္ခိယာသို့ အတိုင်းအလျောက်။

(3) Kageringan lan sapanunggilannya.

၏. ကရိုဏ်းကပ်သောပုဂ္ဂိုလ်။

(4) Kawusanang olih krama desa seantukan sangkaning melaksana tan patut

၏. သာသနာ့အဖွဲ့ဝင်များသည် သာသနာ့အဖွဲ့ဝင်များ၏ စည်းကမ်းများကို

(nilar sasana ) utawi ngalempasin ring sastra agama kapidanda manut

၏။ သာသနာ့အဖွဲ့ဝင်များသည် သာသနာ့အဖွဲ့ဝင်များ၏ စည်းကမ်းများကို

perarem, saha ngawaliang prabiya inucap.

ပရဏာမိ. သာသနာ့အဖွဲ့ဝင်များ၏။

Kasukertan kahyangan kadi ring sor :

သောသနာ့အဖွဲ့ဝင်များ၏။

(1) Tan kalugra ngranjing kapura :

ဤ၊ တၢ်ကလုဂၢ် နဂၢ် ကပုဂၢ် ။

ha. Sang katiban catur cuntaka luwire :

ဟ၊ ပံၤ ကတိၤ ဂၢ် နဂၢ် ကပုဂၢ် ။

- Sebel ngeraga.

- ပီၤ နီၤ နီၤ နီၤ ။

- Sebel mawiwaha.

- ပီၤ နီၤ နီၤ နီၤ ။

- Sebel ngembasang putra.

- ပီၤ နီၤ နီၤ နီၤ ။

.. Kelayu sekar.

- ကီၤ နီၤ နီၤ ။

na. Makta sahanan barang sane sinaggeh ngaletihin.

က၊ ဝၢ် နီၤ နီၤ နီၤ နီၤ နီၤ နီၤ ။

ca. Sato agung sejabaning rikaia mapepada.

ဆ၊ နီၤ နီၤ နီၤ နီၤ နီၤ ။

ra. Mabusana sane tan patut manut kadi tatacaraning ngranjing ka pura.

ဂ၊ ဝၢ် နီၤ နီၤ နီၤ နီၤ နီၤ ။

ka. Sedereng polih uak uakan utawi pituduh prajuru.

က၊ ဝၢ် နီၤ နီၤ နီၤ နီၤ နီၤ ။

• ၅၉ •

(2) Pratingkahe tan wenang ring pura.

ဤ ပြစ်မှုကိစ္စရပ်များကို ခြုံငုံစုစည်း ။

ha. Masumpah ( amayub cor ) sajawaning pituduh prajuru.

ဟ။ မဟုတ်ဘူး။ ဟုမဟုတ်ဘူးဟု ဆို၍ ပြောဆိုခြင်း။

na. Makobetan, masesenengan, makolem lanang istri dados asiki, mabacin

က။ မရလောက်တော့။ မပိုင်နိုင်တော့။ မရလောက်တော့ ဆို၍ ပြောဆိုခြင်း၊ မကုန်ပါ။

(makoratan ) manyuh.

မရလောက်တော့။ မကုန်ဘူး။

ca. Mungguh utawi tedun ring palinggih sajabaning pituduh prajuru.

ဆ။ မှန်ကန်စွာ ပြောဆိုခြင်း ဟု ဆို၍ ပြောဆိုခြင်း။

(3) Sang mamurug kecaping ring ajeng keni pamidanda pemerayascita

ဤ မိမိ၏ စိတ်ကို မိမိ၏ စိတ်ထဲသို့ ပြန်လည်ထည့်သွင်းခြင်း

sepatutnya manut perarem.

မိမိ၏ စိတ်ကို မိမိ၏ စိတ်ထဲသို့ ပြန်လည်ထည့်သွင်းခြင်း။

Pawos 40

ပရဏာမိ၊ ၆၀။

(1) Yan wenten jadma kerauhan ring pura, kengin kapintonin prade rumasa

၏။ ယဂျာဏ်ကဏ္ဍ နိရုဏ်တရားတို့ပျက်၊ ဂုဏ်တို့ပျက်၍ ဝိညာဏ်တို့ပျက်စေရမည်

kasumangsayan, yan tan wiakti jadma punika kasisipang tur kadanda manut

ကမ္မစရိယာယ၏။ ယကန္တိယန္တိ ဣန္ဒြေတို့ကို ကမ္မစရိယာပိပိတံ ဖြစ်စေရမည်

pararem.

ပရားမိ။

(2) Prade kahyangan kahanan durmanggala minakadi kapanca bhaya

၏။ ပြုမူသော ကမ္မစရိယာတို့မှ စတုရန်းပုံကမ္မစရိယာတို့

pemangku digelis nyadokang ring prajuru desa mangda marumang desa tur

ပိမ္မစရိယာတို့ကို ပြုမူရမည်။ ပြုမူရမည်။ ပြုမူရမည်။

ngawentenang pemerayascita sepatutnya.

စာရင်းတို့ကို ပြုမူရမည်။ ပြုမူရမည်။

Palet 2

ပဏ္ဍိတ၊ ဗုဒ္ဓ၊

Indik Rsi Yadnya

ဦးစွာ ကုသိုလ်

Pawos 41

ပရားမိ၊ ၉၉။

(1) Sane pacang ngadeg pandita utawi pinandita minakadi balian sonteng  
ဤ၊ ခရုကပခံ ဧကံသာန္တိ ဣ ဣဣဣ ပိကန္တိ ဣ မိကန္တိ ဣ ဣဣဣ ဣဣဣဣ

kubayan, dalang sakaluiring jaga ngenterang yadnya patut masadok ring  
ဣဣဣဣ၊ ဣဣ ခရုကပခံ ဣဣ ဣဣဣဣ ဣဣ ဣဣဣဣ ဣဣဣဣ

prajuru desa kalih Parisada Hindu Dharma.

ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ

(2) Parjuru desa patut ngawasnitenin tur wenang miyalangin prade wenten  
ဣ၊ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ

kacihnan sasar kekecap miwah drestane, tur sareng nyaksinin upacara saha  
ဣဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ

nyiarang ring paruman desa tegap rauhing wates kawenangan ngenter  
ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ ဣဣဣ

yadnya.

ဣဣ

Pawos 42

ဣဣဣဣ ဣဣဣ

(1) Sang sulinggih miwah pinandita patut ngerihinang muputang karya yadnya

၁။ သံသုပိတုရိ မိတုပိတုရိတပဗျဏ္ဍိတံ သိသံ ဗျဗုသံ သံဗျဗုသံ

ring wewidangan desa sesampun purika wawu muputang yadnya kadura  
၁။ ဝိဝိသဗျဏ္ဍိတံ သံသုပိတုရိတပဗျဏ္ဍိတံ သံဗျဗုသံ သံဗျဗုသံ

desa .

၂။ သံဗျဗုသံ

(2) Kerama desa sami patut sareng ngawas nitenin katuntun antuk prajuru desa

၂။ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ

mangda sahanan yadnya sane kawentenang kaicen pamuput olih pandita  
၂။ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ

utawi pinandita manut kawentenannya soang soang.

၂။ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ

Palet 3

၂။ သံဗျဗုသံ

Indik Pitra Yadnya

၂။ သံဗျဗုသံ

Pawos 43

၂။ သံဗျဗုသံ

Pamargin pitrayadnya manut sekadi ring sor :

၂။ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ သံဗျဗုသံ



(1) Sang kaduhkitan patut nyadokang ring kelian desa tur nunas tatimbangan  
လိ၊ မံကယုပ္ပိတလောဏ္ဍရဟာသံဂိံ ဟရုကလိပိယရုက္ခဏဗျာနဗ္ဗိဗ္ဗဏိ

ring kawentenanya.

ဘိကယုတလိကန္တံ

(2) Swadarmaing Kelian desa maritatas pamargin sang kaduhkitan napi ke  
ဗြ၊ ပျဗံပသိလိပိယရုက္ခဏဗျာနဗ္ဗိဗ္ဗဏိ

pacang kapendem, makingsan riin utawi ngelantur kabenang.

ပခံကပ်ဉ်ဗျ၊ ပသိပဗ္ဗိဗ္ဗိဗ္ဗဏိဗ္ဗိဗ္ဗဏိကလိ

(3) Prade kapendem raris kaswarayang kulkul rebah.

ဗြ၊ ပြုဟကပ်ဉ်ဗျဗိဗ္ဗိဗ္ဗဏိဗ္ဗိဗ္ဗဏိ

(4) Soang soang krama banjar keni artha / jinah manut perarem.

ဇ၊ ရဟာတံရဟာတံဗျဗဏ္ဍာလိဗိဒေဗ၊ ဒိကရုဗာဗ္ဗိဗ္ဗိဗ္ဗဏိ

(5) Ngerombe ngaryanin eteh eteh sawa ngelantur makarya bambang ring setra

ဇ၊ ဗိရဘာရုဗ္ဗာဗျဗိဗ္ဗိဗ္ဗဏိရုဗ္ဗိဗ္ဗဏိရုဗ္ဗိဗ္ဗဏိရုဗ္ဗိဗ္ဗဏိရုဗ္ဗိဗ္ဗဏိ

kamongin olih soang soang banjar.

ဗျဗာဗိဗ္ဗိဗ္ဗိဗ္ဗဏိရုဗ္ဗိဗ္ဗဏိရုဗ္ဗိဗ္ဗဏိ

(6) Sami krama banjar nganter kasetra jantos pamendeman puput.

ဇ၊ မပိဗျဗဏ္ဍာဗ္ဗိဗ္ဗိဗ္ဗဏိဗျဗဏ္ဍာဗျဗဏ္ဍာဗျဗဏ္ဍာ

(7) Tan kengin ngelelet langkungan ring 4:2 rahina.

ဗိ၊ ဗျဗဏ္ဍာဗျဗဏ္ဍာဗျဗဏ္ဍာဗျဗဏ္ဍာဗျဗဏ္ဍာ

(8) Tan kalugra nginepang bambang, mendem utawi ngeseng sawa rikala :

၉. တက္ကသိုလ်တို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ် :

Semut sedulur, kala gotongan, rerainan, purnama, tilem lan sapaninggala  
မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

nya utawi nyandungin desa tur kiriman tan kadadosang.

မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

(9) Prade wenten kelayu sekaran sangkaning gering ngelahlah patut

ထို၊ ပြုစုရာတွင် ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

kaupacarayang pramungkin.

မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

(10) Prade wenten kelayu sekaran rikala piodalan / pujawali tan kalugra

ထို၊ ပြုစုရာတွင် ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

mendem gumanti jantos puput karya.

မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

Pawos 45

ပရဗာဏ်၊ ၆၇၂

(1) Prade wenten jadma lampus sangkaning salah pati / ulah pati kengin

ထို၊ ပြုစုရာတွင် ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

kabakta budal tur kaprasteka kadi patut, risampun kamanggala antuk banten

မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်၊ မိမိတို့၏ ဝိညာဉ်

penebusan lan pengulapan ring catus pata / perempatan, cangkem setra  
ပိတ်ကျသည့်ကတ်ကွယ်သည့်အဖွဲ့အစည်း၊ ပိတ်ပယ်ဖျက်ဆီး၊ မိမိတို့အဖွဲ့

miwah ring genahe lampus.

မိမိတို့၏ကံ့ကုသေလေ့ရှိပါ။

Pawos 46  
ပရတဝါ၊ ၆၆။

Sang sinanggeh cuntaka / sebel lan sengker cuntaka kadi ring sor :

မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(1) Cuntaka / sebel kelayu sekar ( seda ) pitung ( 7 ) rahina saking mapendem.  
မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(2) Cuntaka / sebel ngaben saking nyanibut karya pitra yadnya mejauman  
မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

wusan jantos wusan karya / yadnya mapegat, riwusan punika kadulurin  
မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

antuk upacara marerebu ring kahyangan tiga miwah ring soang soang  
မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

merajan nunas tirta pangerebuan ring desa.

မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(3) Cuntaka / sebel antuk ngeraja sewala, risampun mabersih.

မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(4) Cuntaka / sebel antuk ngebasang oka sane lanang solas ( 11 ) rahina sane

၆ . ဗျန္တက . ပိတ်တန္တရန္တိန္ဒြိယပိန္ဒြိယကောရဂေလသိရိယာလစိ , ခိန္တိ . စဟိကောရဂေ

istri tigang ( 3 ) sasih.

ဟိန္ဒြိယပိန္ဒြိယ , တြိ , ကာရီနိ

(5) Cuntaka / sebel antuk karuron selami petang dasa kalih ( 42 ) rahina jantos

၉ . ဗျန္တက . ပိတ်တန္တရန္တိန္ဒြိယပိန္ဒြိယကောရဂေလသိရိယာလစိ . ၆၅ . စဟိကောရဂေ

sampun matirta prayascita.

ကောရဂေလသိရိယာလစိ

(6) Cuntaka / sebel antuk pawiwahan sesampun mabiyakala saha kaupasaksi.

၈ . ဗျန္တက . ပိတ်တန္တရန္တိန္ဒြိယပိန္ဒြိယကောရဂေလသိရိယာလစိ

(7) Cuntaka / sebel antuk gamia gamana ngantos sampun kapalasang tur

၉ . ဗျန္တက . ပိတ်တန္တရန္တိန္ဒြိယပိန္ဒြိယကောရဂေလသိရိယာလစိ

sampun kawentenang pemerayascita ring raga miwah ring desa lan

ကောရဂေလသိရိယာလစိ

kahyangan.

ကောရဂေလသိရိယာလစိ

(8) Cuntaka / sebel antuk salah timpal kaputusang ring desa merayascita

၉ . ဗျန္တက . ပိတ်တန္တရန္တိန္ဒြိယပိန္ဒြိယကောရဂေလသိရိယာလစိ

kahyangan lan wewidangan desa utawi catus pata.

ကောရဂေလသိရိယာလစိ

ပုဂံဝါဒီ ဇော်

(1) Atiwa tiwa utawi pangabenan kelaksanayang antuk :

ဇော်၊ ဒေဝီတီတီဟုတီပဏ္ဍိတကောသလံယောဂါး

ha. Nyawa Rsi utawi Nyuasta geni santukan tan ngagah utawi menawi

ဟ၊ ဇော်ပုမိဟုတီကျော့ပျက်မိပဏ္ဍိတကောသလံယောဂါး

sawanya tan kekenian.

ပဏ္ဍိတကောသလံ

na. Sawa preteka.

က၊ ပဏ္ဍိတကောသလံ

(2) Panemaya pengabenan wenten kalih pawos :

ဇော်၊ ပဏ္ဍိတကောသလံပုဂံဝါဒီ

ha. Ngaben dadakan / bah bangun, kadadosang sajeroning pitung ( 7 )

ဟ၊ ဇော်ပုမိဟုတီကျော့ပျက်မိပဏ္ဍိတကောသလံပုဂံဝါဒီ

rahina.

ဇော်

na. Ngaben ngemasa.

က၊ ဇော်ပုမိဟု

(3) Dudonan pengabenan kawit saking ngagah utawi seda, ngeseng jantos  
စွဲ၊ ဗျာဏာသင်္ဂဏေသန္တတိဗျာသိဓာဓာရဟာတိဂုဓာဏ။ နိမိဗျာဏာသိ

pengiriman utawi nganyud selanturnya ngeroras.

ပိတိဂိဗန္ဓုတိဓာဓာရဟာတိဂုဓာဏ။

Palet 4

ပဏ္ဍိတ၊ ၆၊

Indik Manusa Yadnya

သိန္ဓိန္ဒြာကျမယဏ္ဍ

Pawos 48

ပရဏာသိ၊ ၆၉၊

(1) Manusia yadnya inggih punika upacara darmaning manusa ngawit saking  
ဓါ၊ ဗာကျမယဏ္ဍ သိန္ဓိဂုဗန္ဓုပဏာဓသိဓာဓာရဟာတိဂုဓာဏ။

patemoning kama bang lan kama petak sajeroning garbe ngantos kelayu  
ပတ်ဂုဗာသိဓာဓာရဟာတိဂုဓာဏ။

sekar riwekas.

သိန္ဓိဂုဗန္ဓု။

(2) Upacara kadi ring ajeng madudonan kadi ring sor puniki :

ဗျာဏာသင်္ဂဏေသန္တတိဗျာသိဓာဓာရဟာတိဂုဓာဏ။

ha. Magedong gedongan duk ngerempini Ibiyang.

ဟ၊ ဗျာဏာသင်္ဂဏေသန္တတိဗျာသိဓာဓာရဟာတိဂုဓာဏ။

na. Duk sang kama reka medal.

က. သွေ့သွေ့ သေမရဏသေ ပိတ်တင်။

ca. Kepus udel ( pungsed ) utawi nelahin.

ခ. ချီပွင့် ချီတင်။ သွေ့သွေ့ ဟေ့တင် ချီတင်။

ra. Solas rahina utawi nyolasin.

ဂ. ရှစ်လဆယ့် ခုတင် ရှစ်လဆယ့် ခုတင်။

ka. Mayusa asasih pitung dina ( 42 ) rahina tutug kambuhan.

ဃ. ဗဟုသုတ ချီတင် ပိတ်တင် , ၆၅ , ချီတင် ချီတင်။

da. Tigang sasih ( nelu bulanin ) pecolongan.

င. တစ်လ ချီတင် , ချီတင် ချီတင် ပိတ်တင်။

ta. Paweton otonan utawi nem ( 6 ) sasih.

ဆ. ပိတ်တင်။ ရှစ်လဆယ့် ခုတင် ချီတင် , ၆၆ , ချီတင်။

sa. Tutug kelih / mungguh duwur ( ngeraja sewala wadone ngeraja singa

ဇ. ချီတင် ချီတင် , ချီတင် ချီတင် , ချီတင် ချီတင် ချီတင် ချီတင်

lanange).

ဏ. ချီတင်။

wa. Matatah ( mapandes ).

တ. ချီတင် , ချီတင်။

la. Pawiwahan ( nganten ).

ထ. ပိတ်တင်။ ချီတင်။

ma. Mawinten.

ဗ. မိဖုရားစင်္ကြံ။

(3) Upacara upacara inucap nista, madya, lan utama ngantunin sastra agama  
ဣ. ဣပဏာနဣပဏာနဗိသုဒ္ဓိဗ္ဗ, မဗျ, မဂ္ဂဏမဏကုဏိန္ဒာဗြဟ္မဒါကမဗ

miwah dresta.

မိဖုရားစင်္ကြံ။

Palet 5

ပဗ္ဗမိ.၆.

Indik Bhuta Yadnya

ဗိသုဒ္ဓိဗ္ဗဒါကမဗ

Pawos 49

ပရဏာမိ, ဝေဗိ.

(1) Bhuta yadnya inggih punika upacara upacara pabiyakala ring pertiwi lan  
ဣ. ဣပဏာနဗိသုဒ္ဓိဗ္ဗဣပဏာနဗိသုဒ္ဓိဗ္ဗ, မဗျ, မဂ္ဂဏမဏကုဏိန္ဒာဗြဟ္မဒါကမဗ

kahyangan sarwaprani saha upacara upacara ring bebutan.

ကမဗျဏကုဏိန္ဒာဗြဟ္မဒါကမဗ

(2) Upacara pabiyakala ring sarwa prani :

ဣ. ဣပဏာနဗိသုဒ္ဓိဗ္ဗဣပဏာနဗိသုဒ္ဓိဗ္ဗ :

ha. Sing sarwa tumuwuh rikala tumpek pengatag ( pengarah ) utawi

ဟ. ဘိမ်တေ့ဗျာဒုဂ် ဘိမ်တေ့ဗျာဒုဂ် ဘိမ်တေ့ဗျာဒုဂ် ပိတေ့ဗျာဒုဂ်

saniscara keliwon wuku wariga.

သနိဏ္ဍာနန္တိဂုဏာဝါဗျာဒုဂ်။

na. Ring sarwa Ingon ingon rikala tumpek kandang utawi saniscara keliwon

က. ဘိမ်တေ့ဗျာဒုဂ် ဘိမ်တေ့ဗျာဒုဂ် ဘိမ်တေ့ဗျာဒုဂ် ဘိမ်တေ့ဗျာဒုဂ်

wuku Uye.

ဗျာဒုဂ်။

ca. Upacara pakala kalaan ring manusa manut wiguna kabawos pabiyakala

ဆ. ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်

(pabiyakawonan).

ပဏ္ဍိတေ့ဗျာဒုဂ်။

(3) Upacara pabiyakala ring pertiwi / bumi kahyangan lan babutan kawastanin

ဇ. ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်ပဏ္ဍိတေ့ဗျာဒုဂ်

mecaru (tawur).

ဗိဏ္ဍိတေ့ဗျာဒုဂ်။

(4) Pecaruan inucap ring ajeng nista, madya, lan utama manut wiguna sekadi

ring sor puniki :

ha. Eka sata.

ဟ, ၆၆၆၆

na. Panca sata.

က, ပဏာမတံ

ca. Panca sanak.

ဆ, ပဏာမကလိ

ra. Tawur agung.

ဂ, တေ ၅၃၅

ka. Panca kelud.

ဃ, ပဏာမိဗျာ

da. Resi gana.

ဎ, ပုဗ္ဗိဗျာ

(5) Sejawaning kadi ring ajeng kawentenang upacara lianan makadi :

၉, မိဒတိကိ နသိတိ ဟဒိ ကရတန္တိ ဝိဇ္ဇာပဏာစ ပိဗာကစ္ဆာယိ :

ha. Majot jotan utawi yadnya sesa nyabran wusan ngerateng.

ဟ, မဂ္ဂတိ ဝိဇ္ဇာပဏာစ ပိဗာကစ္ဆာယိ ဝိဇ္ဇာပဏာစ ပိဗာကစ္ဆာယိ

na. Mesapuh sapuh ring pura sesampun kutibencuntaka / sebelan.

က, မိဗျာပုဗ္ဗိဗျာ ပုဗ္ဗိဗျာ မိဗျာပုဗ္ဗိဗျာ ပုဗ္ဗိဗျာ မိဗျာပုဗ္ဗိဗျာ

(1) Nangken ngawarsa rikala tilem kasanga kawentenang tawur kesanga ketah

၁။ ကန်ကတ်ဝ် ဂိလပေ ဝိတ္တုဗ္ဗိယ ဝေတုဂ္ဂိဝ် ဝေတ်ဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

kebawos ngerupuk, makacihna pacang mapag rahina penyepian benjangne.

၂။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

(2) Upacara tawur kesanga kadi ring sor :

၁။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

ha. Genah pecaruan kawentenang ring perempatan desa.

၂။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

na. Nyoreang kawentenang pecaruan ngerupuk, utawi mabuhu buhu.

၃။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

(3) Berata penyepian sane kemargiang antuk kerama desa luire :

၁။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

ha. Amati geni : tan kengin maapi api.

၂။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

na. Amati karya : tan kengin nyambut karya.

၃။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

ca. Amati lalungaan : tan kengin meleluasan / melancaran.

၄။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

ra. Amati lelungan: tan kengin maoneng onengan masuara ghora.

၅။ ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ် ဝေတုဂ္ဂိဝ်

(4) Pabratan punika kamargiang antuk krama desa saking semeng rawuhing

၉. ပဉ္စမကမ္ဘာတော်ကလေးတို့ဟူ၍ ဗုဒ္ဓကမ္ဘာတော်ကလေးတို့

benjang semengne raris kaswarayang kulkul pinaka cihna ngembak.

ရဟန်းတို့၏ ဗုဒ္ဓကမ္ဘာတော်ကလေးတို့ကို ချီးမွမ်းပေးခြင်း။

(5) Sang mamurug kecaping ring arep keni pamidanda manut perarem desa

၉. သံဃာတို့၏ ဗုဒ္ဓကမ္ဘာတော်ကလေးကို ပဉ္စမကမ္ဘာတော်ကလေး

kemargiang antuk patelik / pecalang.

ကလေးတို့ဟူ၍ ကမ္ဘာတော်ကလေးတို့ကို ချီးမွမ်းခြင်း။

(6) Riwusan rahina nyepi benjangne maka cihna pangembak patut soang soang

၉. ဗုဒ္ဓကမ္ဘာတော်ကလေးတို့၏ ဗုဒ္ဓကမ္ဘာတော်ကလေးတို့ကို ချီးမွမ်းပေးရမည့်အတိုင်း

krama desa ngelaksanayang simakerama / Dharma santi.

ဗုဒ္ဓကမ္ဘာတော်ကလေးတို့ကို ချီးမွမ်းပေးခြင်း။

PANCAMAS SARGAH

ပဉ္စမကမ္ဘာတော်ကလေး

SUKERTA TATA PAWONGAN

ကျွန်ုပ်တို့၏ ဗုဒ္ဓကမ္ဘာတော်ကလေး

Palet 1

ပဉ္စမကမ္ဘာတော်ကလေး၊

Pawcs 51

ပဉ္စမကမ္ဘာတော်ကလေး၊

(1) Pawiwahan inggih punika patemoning purusa kelawan predana malarapan

၇၁. ပဝိတယန္တိန္တိပုဂံကပတ်ဂုဇာဂံပုဂံဝင်္ဂ်ကတက္ကမကမကပကါ

panunggalan kayun sukacita kadulurin upasaksi sekala niskala.

ပကုဏ္ဍသန္တပုဂံကမိဏကမုဗျဏိန္တပသကမိပိကသကိဏ္ဍက။

(2) Pamargin pawiwahan luwire :

၇၂. ပမိဏကဝိတယန္တိဂုဏ :

ha. Pepadikan ( kemanggala antuk pakraman ).

၇၃. ပိပမိကကါ, ကမုဏ္ဍသယန္တကမုဏ္ဍပကါ။

na. Marangkat / ngererod ( marangkat riin wawu kabawosang ).

၇၄. မိဏကကါ, ကိဂုဏဂုဏကါ, မကမုဏ္ဍိမိကုဏကံကုဏကံ။

ca. Nyeburn / Nyentana.

၇၅. ကိဏ္ဍကါ, ကိဏ္ဍက။

(3) Pidabdab pawiwahan patut :

၇၆. ပိမဏ္ဍကမဝိတယန္တကမုဏ္ဍါ :

ha. Sampun manggeh daha taruna.

၇၇. သယုဏ္ဍိန္တိမဏ္ဍကိဏ္ဍ။

na. Sangkaning pada rena / tan kapaksa.

၇၈. သက္ကိပသပုဏ, ကမုဏ္ဍက။

ca. Manut kecaping agama ( tan gamia gamana ).

၇၉. မကမုဏ္ဍိမိဏ္ဍကမုဏ္ဍ, ကမုဏ္ဍကမုဏ္ဍ။

, လိပ်,

ra. Kamanggalayang antuk upacara sudi wadani prade pengambil sios  
က, ကမင်္ဂလယာယံ အင်္ဂုလ္လပဏာနကျွမ်းတင်ဂိ ပြုစုမိတ်တံ့ ဂုဏ်တံ့ ဂုဏ်တံ့

Agama.

ဒဂလေ ..

(4) Pamargin pawiwahane ring ajeng mangda taler nganutin uger-uger  
၆, ပမ်ပိကဒ်ဂိတယဂုဏ်တံ့ ဖင်မင်္ဂလယာယံ ကျွမ်းတင်ဂိ ပြုစုမိတ်တံ့

pawiwahan panegara ( undang-undang pawiwahan ) No. 1 Tahun 1974  
ပဂိတယကပ်ကတ, ဝှင် ဝှင် ပဂိတယကျိ, ဂုဏ်, ဖင်, ကျွမ်း, ဖင်, ဖင်

miwah PP. No. 8 / 1975.

မိတ်, ဂုဏ်, ဂုဏ်, ဂုဏ်, ဝှင်, ဖင်

Pawos 52

ပဂုဏ်, ဝှင်

(1) Pawiwahan sane kapatutang ring desa risampun :

ဖင်, ပဂိတယကျွမ်းတင်ဂိ ဂုဏ်ကပ်ကတ

ha. Mawidi widana.

ဖင်, မင်္ဂလယာယံ

na. Kaupasaksi antuk prajuru lan dinas.

က, ကမင်္ဂလယာယံ အင်္ဂုလ္လပဏာနကျွမ်းတင်ဂိ ပြုစုမိတ်တံ့





na. Saha tan kengin kasepan ring arahina.

၈. မဟာဗျူဟာတို့၏ နိဂုံးဝိသေသနာတို့ကို ဖော်ပြပါ။

ca. Sajeroning pakuren utawi pangelukatan patut kamanggala antuk geng

၉. မင်းရဲဘောင်း ပညာပို့ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များကို

pengampura arep ring reraman wadone.

ပိဏ္ဍိတတို့၏ ပညာပေးရေးအစီအစဉ်ကို

(4) Prade pejati tan katerima antuk kulawarga wadone jantos ping tiga pakuren

၆. ပြုစုပေးရမည့် အထောက်အကူများကို အကျဉ်းချုပ်ဖော်ပြပါ။

kamargiang sepatutnya.

အထောက်အကူပေးရမည့်

(5) Teges makerab ambe : Upacara tinas apadang mapikuren duwaning :

၇. နေ့စဉ်အသုံးပြုရမည့် အထောက်အကူပေးမှုများကို ဖော်ပြပါ။

ha.Sajeroning kabawos ambe kamargiang ring niskala antuk sarana

၁၀. မင်းရဲဘောင်း အကျိုးအမြတ်များကို အကျဉ်းချုပ်ဖော်ပြပါ။

jejauman niskalaning antuk widiwidana pejati pinaka pinunas wadone

အထောက်အကူပေးမှုများကို အကျဉ်းချုပ်ဖော်ပြပါ။

ring merajan kamulan miwah siosan sane sinanggeh patut katah

အထောက်အကူပေးမှုများကို အကျဉ်းချုပ်ဖော်ပြပါ။

kabawos mebasang taler kapresaksi antuk prajuru.

အထောက်အကူပေးမှုများကို အကျဉ်းချုပ်ဖော်ပြပါ။

၁၆၆

na.Bawos krab wantah pelaksana ring sekala antuk prasaksi sekala kerama

က။ ဧကရားပိုင်နာဖြင့် တစ်စုလုံးကမ်းစပ်လမ်းပေးပေးသည့် သဘောပိုင်လမ်းပေးပေး

pamekas saksi prajuru sane ngilikita ring genah kapurusa.

ပင်လယ်ကမ်းခြေမှ မရက်စိမိမိစရာကဲ့သို့ ပေးပေးပါ။

Palet 2

ပစ္စည်းကြီး

Indik Nyapian

ပိုင်ဆိုင်မှုပေးခြင်း

Pawos 54

ပရိတ်သုံးခြင်း

(1) Pawiwahan prasida kawusanang malarapan antuk palas marabian utawi

ဘိ။ ပရိတ်သုံးခြင်းပေးပေးရန် စာတမ်းပေးပေးရန် အရေးကြီးသည့် အခါ

kepademan.

ပိုင်ဆိုင်မှုပေးခြင်း

(2) Wusan mapikuren riantukan salah sinunggil seda mapiteges balu makadi

စွ။ တစ်စုလုံးကမ်းစပ်လမ်းပေးပေးသည့် သဘောပိုင်လမ်းပေးပေးခြင်း

balu lanang utawi balu istri.

အမျိုးသားနှင့် အမျိုးသမီး

.လိက၊

(3) Palas marabian wenten kalih pawos inggih punika : saking pada lila manah

၈. ပသေဗျာစိယဂဏ္ဍိက္ခေဏိပုဂ္ဂတာပိန္နဲပုပ္ဖာပိန္နဲ ဝါး ပသေဗျာစိယဂဏ္ဍိက္ခေဏိ

utawi mawiwit saking wicara.

ဟဟာဗိယတိတိတ္တာလိတိန္ဒာစာ။

(4) Sang palas marabian patut atur uninga pailikitan riin ring sang rumawos

၉. သဲပသေဗျာစိယကာဏ္ဍာစူဏ္ဍာဗျာဏိဏပသေဗျာစိယဂဏ္ဍိက္ခေဏိပုပ္ဖာပိန္နဲ

( Pengadilan Dalam Negeri ) wastu tinas apadang pemutuse kabawos

ပိဏာဏိယက္ခဏံဗျာဏိဏပသေဗျာစိယကာဏ္ဍာစူဏ္ဍာဗျာဏိဏပသေဗျာစိယဂဏ္ဍိက္ခေဏိ

nyapian. Wawu prajuru nyiarang kawentennanya ring desa saha keni

စာပျာဏိဏပသေဗျာစိယကာဏ္ဍာစူဏ္ဍာဗျာဏိဏပသေဗျာစိယဂဏ္ဍိက္ခေဏိပုပ္ဖာပိန္နဲ

pamidanda manut perarem, ngelantur mangda ngaturang daksina ring

ပသေဗျာစိယကာဏ္ဍာစူဏ္ဍာဗျာဏိဏပသေဗျာစိယဂဏ္ဍိက္ခေဏိပုပ္ဖာပိန္နဲ

merajan sang wadon newaliang atur pinunase.

ပိဏာဏိယက္ခဏံဗျာဏိဏပသေဗျာစိယကာဏ္ဍာစူဏ္ဍာဗျာဏိဏပသေဗျာစိယဂဏ္ဍိက္ခေဏိ

Pawos 55

ပုဂ္ဂတာပိန္နဲ၊ ၉၉။

(1) Sulur palas marabian prade sinalih tunggil :

၁။ ဗျာဏိဏပသေဗျာစိယကာဏ္ဍာစူဏ္ဍာဗျာဏိဏပသေဗျာစိယဂဏ္ဍိက္ခေဏိ

ha. Anasar laku ( anyasar laku ).

ဟ၊ ဟလဲလဲဟကျ၊ ဟဟာလဲလဲဟကျ။

na. Wiresaning laku.

න. විදුලි සම්ප්‍රේෂණය.

ca. Katilar tan masadok masue nem ( 6 ) sasih.

න. කැටිලි තන් මසාදොක මසුඳුන් නිසි. 6. කැටිලි.

ra. Wak purusa / wak capala tan prasiða ading malih.

න. ගැහැණු, ගැහැණු පුරුෂයාගේ නම වෙනස් කිරීම.

(2) Tata caraning palas marabian :

ඉ. ගෘහ නිර්මාණයේ පියවර :

ha. Nawur prabeaya upasaksi sinalih tunggil pada atenge.

හ. කළු පුරුෂයාගේ පසුබිම් පිහිටීමේ නිසි සාධකයක්.

na. Paguna kayan polih pahan pada.

න. පහසුකම් සලසා දීමේදී පහසුකම.

ca. Pabekel tadtadan soang soang kakuasa niri niri miwah warisan kakuasa

න. පැවැත්ම සහ සලකා බැලීමේදී සියලුම පුරුෂයන්ගේ අයිතිවාසිකම් සලකා බැලීම.

antuk purusa.

හැඳුණු පුරුෂයා.

ra. Ngaweruhin utawi upajiwana pratisentana manut swadarmaning purusa.

න. ගෞරවය හා ආදරය පිරිනමා ගැනීමේදී ස්වදර්ශන පුරුෂයාගේ ප්‍රයෝජනය.

Prade riwekas sang palas marabian adung malih anut tatacaraning merabian.

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

(1) Ngelaksanayang pawiwahan malih anut tatacaraning merabian.

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

(2) Keni pamidanda manut pararem yadiastun palase pecak sangkaning pada

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

lila

လိလ

(3) Ngaturang guru piduka.

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

Pawos 57

ပရတဝါ. ၅၇.

(1) Soang soang balu kabinayang dados :

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

ha. Balu luh wit sentana rajeg miwah balu luh boya sentana.

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

na. Balu muani kapurusa miwah balu muani boya sentana miwah balu

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

muani nyeburin.

ဗျူဟာတိုက်ကမ္ဘာပလ္လိမ္မိတိယန္တရံ

(2) Swadarmaning balu inucap patut :

၅. မြတ်မိခင်အလှူပေးတော်မူပါစေအံ့ :

ha. Ngemanggehang patiberata tan kengin ngemargiang para dara / drati

ဟ၊ နိမိတ်တို့သည် ပတ်ပတ်စေတော်မူစေတော်မူစေတော်မူစေတော်မူစေတော်မူစေတော်မူစေ

kerama.

ကျေးဇူးတင်စွာ

na. Muponin waris, paguna kayan marabian, tan kengin ngadol,

န၊ မျှတစွာပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ

makidihang, lan siosan sajabaning kabebasanang antuk pianak utawi

အသိအမြင်ကို ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ၊ ပေးအပ်ပါစေ

kulawarga pinih tampek saking rabine.

ကျွန်ုပ်တို့အား အကျိုးပေးပါစေအံ့

(3) Kengin ngidih sentana prade sampun wenten pidabdab sadurung sinalih

၅. နေ့စဉ်အလှူပေးအပ်ပါစေအံ့

tunggil lampus ( padem ) saha kabebasanang antuk kulawarga sinaggeh

ကျွန်ုပ်တို့အား အကျိုးပေးအပ်ပါစေအံ့

kapurusa.

ကျေးဇူးတင်စွာ

(4) Kawenangang mawiwaha malih.

၆. ကျွန်ုပ်တို့အား အကျိုးပေးအပ်ပါစေအံ့

Pawos 58

පගුතාඩි. ෧෪.

Balu inucap tan pageh sekadi ring sor :

තාලු හිඟ පුකාසීදු සිතෙහි ඉරා :

(1) Drati krama utawi paradara.

ඒ . පුහිඟු පහුම් පනනන .

(2) Matilar saking pakubon tan masadok jantos nem ( 6 ) sasih.

ඉ . පහිස සසි පහුඟු ඉසාඟු පහුඟු ඉසාඟු . 6 . ඉසුඟු .

(3) Lempas ring swadarmaning sios siosan tan prasida ngesehin solah

ඉ . ඉසපාසු සුඛ පහි සිඟු ඉසාඟු ඉසාඟු සසුඟු සිසුඟු ඉසපාසු

maprawerti arep pituduh kulawarga purusa.

පහුඟු හිඟ පහුඟු ඉසාඟු ඉසාඟු .

Palet 3

පහුඟු . ඉ .

Indik Sentana

හිඟු ඉසාඟු

Pawos 59

පගුතාඩි. ෧෫.

(1) Sentana wenten kalih pawos sane kaucap :

ඒ . සිසුඟු ඉසාඟු සිසුඟු පහුඟු ඉසාඟු පහුඟු :

ha. Preti sentana.

හා , ප්‍රීටි සේන්තන .

na. Sentana peperasan.

නා , සේන්තන පේපරසනි .

(2) Preti sentana inggih punika sentana sane metu saking pawiwahan kapatut.

2. ප්‍රීටි සේන්තන ඉග්ගිහ පුනිකා සේන්තනා සානේ මේතු සාකිංග පාච්චිකාන කපාතුට .

(3) Prade pawiwahan tan patut ngewetuang sentana, mangda tan kantun kawas

3. ප්‍රාදේ පාච්චිකාන තාන පාතුට ඛගේතුඟ සේන්තනා , මාංග්දා තාන කාන්තූන කාචාස

tanin babinjat utawi astra yogia kamanggala penyakaskara ( penyayaskara ).

තානින බාබින්ජාට ඉතාච්චි අස්ත්‍රා ජොග්‍යා කාමාංග්ගලා පේනාසාසකාරා ( පේනාසාසකාරා ) .

(4) Prade pawiwahan tan ngewetuang sentana kengin ngidih sentana peperasan,

4. ප්‍රාදේ පාච්චිකාන තාන ඛගේතුඟ සේන්තනා කේංගින ඛගිදිහ සේන්තනා පේපරසන ,

saha upesaksi sekala lan niskala.

සාහා ඉපේසාසිකි සේකලා ලානිස්කලා .

(5) Sentana rajeg inggih punika preti sentana wadon ( predana ) sane

5. සේන්තනා රාජේඛ ඉග්ගිහ පුනිකා ප්‍රීටි සේන්තනා චාදනනි , ප්‍රීටික සචාක

kamanggehang lanang ( purusa ).

කාමාංග්ගේහාංග ලානාංග ( පුරුසා ) .

(6) Sang sane dados kearsayang sentana rajeg inucap ring ajeng inggih punika :

6. සාංග සානේ ධාදාස කේරසාංග සේන්තනා රාජේඛ ඉඛාපිංග රිංග ඉඛේඛ ඉග්ගිහ පුනිකා :

ha. Preti sentana wadon tunggal.

හ. ප්‍රීතී සේනනා කුමරියකු වේ.

na. Pawiwahan kaceburin kautamayang antuk jadma magama hindu utawi

හ. පවිත්‍රස්ථානයකින් කුමරියක් පාවිච්චි කරනු ලබන බවට පවසනු ලබයි.

jadma sane magama siosan sane sampun ngelaksanayang pamarisudan

අනුමත කරනු ලබන බවට පවසනු ලබන බවට පවසනු ලබයි.

raga utawi sudi wadani.

භවය හා සුඛය වැනි දේ.

ca. Sane kamanggehang sentana rajeg patut masadok ring prajuru tur kelian

හ. සඳහා කැමැත්තක් ඇති සේනනා රාජ්‍යයේ සඳහා පුද්ගලයන් සඳහා වේ.

desa patut nyiarang ring wewidangan desa.

දේශයට පැමිණීමට හැකි නම් එහි සඳහා වේ.

Pawos 60

පැවැත්වීම, 60.

(1) Ngangkat sentana manut dudonan patut, maka cihna artha berana peperasan

හි. සේනනා රාජ්‍යයේ සඳහා පුද්ගලයන් සඳහා වේ.

saha kasaksiang sekal niskala.

සඳහා සාක්ෂි දීමට හැකි බවයි.

(2) Sapasira ugi kerama pacang ngidih sentana patut masadok ring kelian desa  
၅. နေပိတကရ်ဗိဗ္ဗုဗလခဲဗိဗိဒုဗိန္ဒကပဏ္ဍိတပရဟာသိဗိဗိဗိဗ္ဗုဗ

sanistane asasih sedereng pamerasan.

မင်္ဂလာကမာဏိဒုဗရမဂုဗ်ဗိဗိဗိဗ္ဗုဗ

(3) Kelian desa kawakilin olih kelian banjar ring wewidangannya mangda

၅. နေပိတကရ်ဗိဗ္ဗုဗလခဲဗိဗိဒုဗိန္ဒကပဏ္ဍိတပရဟာသိဗိဗိဗိဗ္ဗုဗ

nyadokang masengker kalih uku sebanen pemerasan ring kelian desa.

ကရဟာသိဗိဗိဗိဗ္ဗုဗလခဲဗိဗိဒုဗိန္ဒကပဏ္ဍိတပရဟာသိဗိဗိဗိဗ္ဗုဗ

(4) Prajuru digelis mawosin saha ngicenin pamutus nepak ring dresta miwah

၆. ပြက္ခဒိန်ဗိဗ္ဗုဗလခဲဗိဗိဒုဗိန္ဒကပဏ္ဍိတပရဟာသိဗိဗိဗိဗ္ဗုဗ

perarem.

ပရဟာသိဗိဗိဗိဗ္ဗုဗ

(5) Prade sulur pemerasan tan manut sekadi ring ajeng, prajuru desa wenang

၇. ပြက္ခဒိန်ဗိဗ္ဗုဗလခဲဗိဗိဒုဗိန္ဒကပဏ္ဍိတပရဟာသိဗိဗိဗိဗ္ဗုဗ

ngandeg sang pacang makarya saha ngicenin panuntun mangda kapuputang

ကရဟာသိဗိဗိဗိဗ္ဗုဗလခဲဗိဗိဒုဗိန္ဒကပဏ္ဍိတပရဟာသိဗိဗိဗိဗ္ဗုဗ

dumun sulur bebawos utawi wicarannya.

မာဏိဒုဗရမဂုဗ်ဗိဗိဗိဗ္ဗုဗ

Pawos 61

ပရဟာသိဗိဗိဗိဗ္ဗုဗ





ha. Druwe tanah, makadi tegal ayahari desa, kahyangan, pusaka, swakaran  
ဟ။ ဣဂုဏ်ဇာနု၊ မကမိတ်ကဏ္ဍယဟဂုဏ္ဍဏ၊ ကမ္ပဗျဏ်၊ ပုမလေ၊ မျလကဏ္ဍ၊

miwah sane lianan.

စိတကဏ္ဍ ဝိတဒုမဂုဏ် ဝိဟကဏ္ဍ။

na. Merajan kemulan.

က။ ဝိတဒုမဂုဏ္ဍိယကဏ္ဍ။

ca. Pagunan kayan, utang piutang.

ခ။ ပဗျဏ္ဍကဏ္ဍ၊ ဟူဗပိယဏ္ဍ။

(3) Wawu kabawos warisan prade wenten :

ဣ။ တဗျဏ္ဍကဏ္ဍတဝပျဏ္ဍိယကဏ္ဍဂုဏ္ဍိယကဏ္ဍ။

ha. Sang mapiturun utawi pewaris.

ဟ။ မံပပိဗျဏ္ဍကဏ္ဍဗိတဒုမဂုဏ္ဍိယကဏ္ဍ။

na. Katrunan utawi ahli waris.

က။ ကမ္ပဗျဏ္ဍကဏ္ဍဗိတဒုမဂုဏ္ဍိယကဏ္ဍ။

ca. Artha berana miwah tetegenan utawi ayah ayahan makacihna warisan.

ခ။ ဒဒိဏ္ဍဗျဏ္ဍဗိတဒုမဂုဏ္ဍိယကဏ္ဍဗိတဒုမဂုဏ္ဍိယကဏ္ဍမိဗျဏ္ဍကဏ္ဍ။

Pawos 63

ပဂုဏ္ဍိယကဏ္ဍ။

(1) Ahli waris luwire :

ဟ။ ဗျဏ္ဍကဏ္ဍဗိတဒုမဂုဏ္ဍိယကဏ္ဍ။



Ngerompon sanggah, pura saha pangupakarannya miwah nyeledin ayah  
တီၣ်ဂုဏ်ဂုဏ်သိက္ခာတူၣ်၊ ပုၣ်ကလေးပဏ္ဍိတတူၣ် မိၣ်တူၣ်တူၣ်မိၣ်တူၣ်သု

ayahan pewaris.

ယယယတီၣ်တီၣ်မိၣ်

(2) Ngabenang pewaris saha ngelanturang upacara upacara pitra.

ဣ . တီၣ်ဂုဏ်တီၣ်ပီၣ်တီၣ်မိၣ်တူၣ်သု တီၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်

(3) Naurin utang piutang pewaris sane manut panglokika.

ဣ . တီၣ်ဂုဏ်တီၣ်ပီၣ်တီၣ်မိၣ်တူၣ်သု တီၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်

Pawos 65

ပရတဝသိၣ် ၈၇၇.

Pangepahan waris manut kadi ring sor :

ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်

(1) Risampun kelaksanayang pitra yadnya lan utang utang pewaris buntas

ဣ . တီၣ်ဂုဏ်တီၣ်ပီၣ်တီၣ်မိၣ်တူၣ်သု တီၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်

katawur.

ယယတီၣ်

(2) Para ahli waris polih pahan pada sangkaning paguna kayan.

ဣ . တီၣ်ဂုဏ်တီၣ်ပီၣ်တီၣ်မိၣ်တူၣ်သု တီၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်

(3) Sinalih tunggil ahli waris kengin tan polih pahan prade :

ဣ . တီၣ်ဂုဏ်တီၣ်ပီၣ်တီၣ်မိၣ်တူၣ်သု တီၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်ပဏ္ဍိတတူၣ်





SASTHAS SARGAH

သဗ္ဗညုတရ

WICARA LAN PAMIDANDA

ဝိသနာသကပိသဏ္ဍိ

Palet 1

ပဏ္ဍိတ၊ နိ၊

Indik Wicara

ဟိန္ဒူ နိသန

Pawos 67

ပရတဝဏ္ဏိ၊ ဝေ၊

(1) Sane wenang maosin sekadi mutusang wicara ring desa inggih punika နိ၊ သရုကတ်ကံ ပရတဝဏ္ဏိသိက္ခာ နထိ ဗျဏ္ဍိသံတိ နာနာဂီရုယဏ ဟိန္ဒူ ဣယု န

prajuru sinanggeh kerta desa.

ဗျဏ္ဍိသိက္ခာ ဣရုယဏ .

(2) Prada sang mawicara tan wenten cumpu ring pemutus kerta desa kengin

ဣ၊ ပရုယသံသတိ နာ ဗျဏ္ဍိသိက္ခာ ဣယု နိ ပဗျဏ္ဍိသိက္ခာ ရုယဏ ဣယု ဣ

nunasang wicara inucap ring sang rumawos utawi Pengadilan Negeri.

ကျကသံတိ နာ ဗျဏ္ဍိသိက္ခာ ဣယု ဣယု သံသတိ ပဗျဏ္ဍိသိက္ခာ .

Pawos 68

ပရတဝဏ္ဏိ၊ ဝေ၊







.យំទេ,

na. Sang ngerampag sangkaning darsana ngambil barang utawi nyawenin

គ. ដំបែងសារក្រាប្ត្រដ៏ធំមេក ក្របីស្លុតកំរើស្រពាំង កាត់កំរើស្រពាំង

tanem tuwuh akehnya manut ring sang karampag.

សេចក្តីល្អស្រុកស្រុក ក្របីស្លុតដំបែងសារក្រាប្ត្រ

ca. Prajuru miteketang mangda barang barang sane karampag gelis katebus

គ. ប្រជុំមិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ

masengker awuku, ring kutus dinanne pacang kaadol.

សង្កត់ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ

ra. Tan kengin barang sane patut inggilang manut agama miwah mademang

គ. ទារុណកម្ម មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ

pangupajewa sang karampag.

បញ្ចប់ចំណងជំនាញ

(3) Prade sang pacang karampag ngwara utawi ngalangin pelaksana inucap

គ. ប្រធានដំបែងសារក្រាប្ត្រ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ

mawastu tan nganutin awig awig desa, wenang karang desa sane kagenahin

មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ មិត្តភក្តិ

kedaut antuk desane.

ដំបែងសារក្រាប្ត្រ

(4) Semalihne yen purun taler ngalanganin pelaksana sane ring ajeng tan wenten  
၆. ပိပိပိဟ ယမၢၣ်ၤစွဲၣ် တၢၢ်တီၣ်လၢၤခၢၣ်ၤမၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤ

pemangi sejawaning kasepakang antuk kerama desa.

တီၢ်မိၢ်ပိၢ်ဒၣ်တၢၢ်ၤတီၢ်မိၢ်ပိၢ်ဒၣ်တၢၢ်ၤတီၢ်မိၢ်ပိၢ်ဒၣ်တၢၢ်ၤ

(5) Pamidanda inucap ring ajeng keni buntas risampun sang kakeninin nunas

၇. ပဝိယၤစွဲၣ် တၢၢ်တီၣ်လၢၤခၢၣ်ၤမၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤ

geng rena sinampura ring kerama desa riantukan nguwak pasubaya utawi

၈. ပုၤမိၢ်ၤ

perarem.

ပတၢၢ်ၤစွဲၣ်

### SAPTAMAS SARGAH

မပွဲၤမၤၣ်ၤတၢၢ်ၤ

### NGUWAH NGUWUHIN AWIG - AWIG

၉. တၢၢ်တီၣ်လၢၤခၢၣ်ၤမၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤ

Pawos 71

ပၤတၢၢ်ၤမိၢ်ၤစိၢ်ၤ

(1) Nguwah-nguwuhin awig-awig desa puniki kelaksanayang antuk paruman

၉. တၢၢ်တီၣ်လၢၤခၢၣ်ၤမၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤတၢၢ်မၤၣ်ၤ

desa.

၉. တၢၢ်တီၣ်လၢၤခၢၣ်ၤမၤၣ်ၤတၢၢ်မၤၣ်ၤ

.ယီလိ.

(2) Paruman inucap mangda kasungkemin antuk pakarsan kerama desa.

ဤ ပာမုဒ်ကိကျမပုဏ်ကမ္ပန္တိဗိက္ခန္ဓာသမ္မာမိန္ဒရဏံ။

(3) Pidaging nguwah-nguwuhin puniki malarapan antuk gilik saguluk

ဤ ပိဏင်္ဂါဗုဗုဗုဗိက္ခန္ဓာသမ္မာမိန္ဒရဏံ။

salunglung sabayantaka.

မဟံမုဒ်သမ္မာမိန္ဒရဏံ။

(4) Awig-awig puniki kamargiang ngawit kaingkupin utawi kararemin.

ဤ ဒေတိန္ဒြတိက္ခန္ဓာသမ္မာမိန္ဒရဏံ။

Pawos 72

ပရဏာပါ၊ ဝိဒ္ဓိ။

(1) Sakaluiring sane wenten sederengnya patut kaanutang ring daging awig

ဤ၊ မဟံမုဒ်ကိကျမပုဏ်ကမ္ပန္တိဗိက္ခန္ဓာသမ္မာမိန္ဒရဏံ။

awig puniki.

ဒေတိန္ဒြတိက္ခန္ဓာသမ္မာမိန္ဒရဏံ။

(2) Sakaluiring sane dereng kabawos sajeroning awig awig puniki patut

ဤ၊ မဟံမုဒ်ကိကျမပုဏ်ကမ္ပန္တိဗိက္ခန္ဓာသမ္မာမိန္ဒရဏံ။

kelaksanayang manut tatacara sane sampun ketah mamargi kadulurin antuk

ဤ၊ မဟံမုဒ်ကိကျမပုဏ်ကမ္ပန္တိဗိက္ခန္ဓာသမ္မာမိန္ဒရဏံ။

pararem.

ပာမုဒ်ဗျာ။

ASTAMAS SARGAH

ဒေဗ္ဗမာရပုံကဏ္ဍ

SAMAPTA

မလပု

Pawos 73

ပရဏာမိ၊ ဗီဇ္ဇ၊

(1) Awig-awig puniki kararemin ring rahina Buda umanis wuku prangbakat

ဤ ဒေဗ္ဗမာရပုံကဏ္ဍ သိင်္ဂီ သမာပတ်ပုံတို့၏ ကဏ္ဍဆွဲ နှစ်ပါး ဖြစ်ပျက်မှုကို

nuju purnama sasih kasa icaka 1924 tanggal masehi 24 Juli 2002 ring desa

ကျောက်ပျံလှိုင်ကန်၊ မန္တလေး၊ ဗီယံမြို့၊ ဇူလိုင်လ ၂၄၊ ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၂၄

Sumberklampok.

ကျောက်ပျံလှိုင်ကန်

(2) Awig-awig puniki kalingga tangenin antuk kelian adat.

ဤ ဒေဗ္ဗမာရပုံကဏ္ဍ သိင်္ဂီ သမာပတ်ပုံတို့၏ ကဏ္ဍဆွဲ နှစ်ပါး ဖြစ်ပျက်မှုကို

(3) Luwir sang ngalinggatanganin :

ဤ ကျောက်ပျံလှိုင်ကန် သမာပတ်ပုံတို့

**LUIR SANG NGALINGGA TANGANIN**

လွှဲပို့ ပံ့ပိုးမှု စာတမ်းကို :

1. Kelihan Desa Adat

၁။ မိလိယာနွန် ဒေသနာတို့



*(Handwritten signature)*

**( I MADE KAMPIYUN )**

မိလရမာ နယံယူကို။

2. Kelihan Banjar Adat Sumberklampok,

၂။ မိလိယာနွန် ဒေသနာတို့



*(Handwritten signature)*

**( KETUT SENTIRI )**

မိလရမာ မိလိရိ။

3. Kelihan Banjar Adat Sumberbatok,

၃။ မိလိယာနွန် ဒေသနာတို့



*(Handwritten signature)*

**( MADE DAMA )**

မိလရမာ ယေ။

4. Kelihan Banjar Adat Teluk Terima,

၄။ မိလိယာနွန် ဒေသနာတို့



*(Handwritten signature)*

**( I GUSTI MADE SUBAGIARTA )**

မိလရမာ မိလိရိဒေသနာ။

5. Kelihan Banjar Adat Bukit Sari,

၅။ မိလိယာနွန် ဒေသနာတို့



*(Handwritten signature)*

**( I WAYAN BAGIA )**

မိလရမာ မိလိရိ။